

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ

နှင့်

အိန္ဒိယသမ္မတနိုင်ငံအစိုးရ

တို့အကြား

ဝင်ငွေအပေါ် အခွန်နှစ်ထပ်မကျသင့်စေရန်ရှောင်ရှားရေး

နှင့်

ဝင်ငွေပေါ်တွင် အခွန်ဆောင်ခြင်းနှင့်စပ်လျဉ်း၍ ရှောင်တိမ်းမှုအား

ကာကွယ်တားဆီးရေး

သဘောတူစာချုပ်

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့အကြား

ဝင်ငွေအပေါ် အခွန်နှစ်ထပ်မကျသင့်စေရန်ရှောင်ရှားရေးနှင့်

ဝင်ငွေပေါ်တွင် အခွန်ဆောင်ခြင်းနှင့်စပ်လျဉ်း၍ ရှောင်တိမ်းမှုအား ကာကွယ်တားဆီးရေး

သဘောတူစာချုပ်

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့သည် -

ဝင်ငွေအပေါ် အခွန်နှစ်ထပ်မကျသင့်စေရန်ရှောင်ရှားရေးနှင့် ဝင်ငွေပေါ်တွင် အခွန်ဆောင်ခြင်း နှင့်စပ်လျဉ်း၍ ရှောင်တိမ်းမှုအား ကာကွယ်တားဆီးရန်အတွက် သဘောတူစာချုပ် ချုပ်ဆိုလိုသည့် ဆန္ဒရှိကြ သောကြောင့် အောက်ဖော်ပြပါအတိုင်း သဘောတူညီကြပါသည်။

အပိုဒ် - ၁

အကျုံးသက်ရောက်သည့်ပုဂ္ဂိုလ်

ဤသဘောတူစာချုပ်သည် စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံ သို့မဟုတ် နှစ်နိုင်ငံလုံးတွင် နေထိုင်သည့် အခွန်ထမ်း ဆောင်ရန်တာဝန်ရှိသူ၊ ပုဂ္ဂိုလ်များနှင့် သက်ဆိုင်စေရမည်။

အပိုဒ် - ၂

အကျုံးဝင်သည့်အခွန်များ

၁။ ဤသဘောတူစာချုပ်သည် စာချုပ်ဝင်နိုင်ငံကဖြစ်စေ၊ ယင်း၏နိုင်ငံရေးအရ ခွဲခြားထားသော ပြည်နယ် သို့မဟုတ် တိုင်းဒေသန္တရအာဏာပိုင်များအတွက် မည်သည့်နည်းလမ်းဖြင့်မဆို ဝင်ငွေပေါ်တွင် စည်းကြပ်သောအခွန်များနှင့် သက်ဆိုင်စေရမည်။

၂။ လုပ်ငန်းများမှ ပေးချေသည့် စုစုပေါင်းလုပ်ခများ သို့မဟုတ် လစာများပေါ်တွင် ကျသင့်သည့် အခွန်ငွေများနှင့် ရွှေ့ပြောင်းနိုင်သောပစ္စည်း သို့မဟုတ် မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို လွှဲပြောင်းခြင်းမှ ရရှိသည့် အမြတ်အစွန်းငွေများပေါ်တွင် ကျသင့်သည့်အခွန်ငွေများအပါအဝင် ဝင်ငွေစုစုပေါင်း သို့မဟုတ် ဝင်ငွေအစိတ်အပိုင်းပေါ်တွင် စည်းကြပ်ကောက်ခံသည့် အခွန်အားလုံးကို ဝင်ငွေပေါ်တွင် ကောက်ခံသည့် အခွန်များဟု မှတ်ယူရမည်။

၃။ ဤသဘောတူစာချုပ်နှင့် သက်ဆိုင်စေရမည့် တည်ဆဲအခွန်များမှာ အထူးအားဖြင့်-

(က) မြန်မာနိုင်ငံတွင် -

၁၉၇၄ ခုနှစ်၊ ဝင်ငွေခွန်ဥပဒေအရ စည်းကြပ်သည့် ဝင်ငွေခွန်

(၁၉၇၄ ခုနှစ်၊ ဥပဒေအမှတ် - ၇)

(နောင်တွင် "မြန်မာအခွန်" ဟု ရည်ညွှန်းမည်)

(ခ) အိန္ဒိယနိုင်ငံတွင် -

ဝင်ငွေခွန်နှင့်စပ်လျဉ်း၍ ထပ်မံကျသင့်သည့် အခွန်အပါအဝင် ဝင်ငွေပေါ်တွင် စည်းကြပ်

ကောက်ခံသည့်အခွန်

၄။ ဤသဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးသည့် ရှေ့နောက်ပိုင်းတွင် နိုင်ငံတစ်နိုင်ငံက တည်ဆဲ အခွန်များတိုးချဲ့၍ဖြစ်စေ၊ အစားထိုး၍ဖြစ်စေ၊ ဝင်ငွေပေါ်တွင်စည်းကြပ်ကောက်ခံသည့် တူညီသော သို့မဟုတ် အနှစ်သာရအားဖြင့် အလားတူသော အခွန်များသည်လည်း ဤစာချုပ်တွင် အကျုံးဝင်သက်ဆိုင် စေရမည်။ နှစ်နိုင်ငံမှ အခွင့်ရအာဏာပိုင်များသည် မိမိတို့နိုင်ငံ၏ အခွန်ဥပဒေများ၏ အခြေခံ အချက်အလက်များ အပြောင်းအလဲရှိပါက အချင်းချင်းအသိပေး အကြောင်းကြားရမည်။

အပိုဒ် - ၃

ယေဘုယျအဓိပ္ပါယ်ဖော်ပြချက်များ

၁။ ဤသဘောတူစာချုပ်ပါ ကိစ္စရပ်များအလို့ငှာ ရှေ့နောက်စကားရပ်တို့၏ အဓိပ္ပါယ်အရ အခြားနည်းမလိုအပ်လျှင် -

(က) “ မြန်မာနိုင်ငံ ” ဆိုသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံကို ဆိုသည်။

(ခ) “ အိန္ဒိယနိုင်ငံ ” ဆိုသည်မှာ အိန္ဒိယနိုင်ငံကို ဆိုလိုသည့်အပြင် အိန္ဒိယနိုင်ငံ၏ ရေပိုင်နက်နှင့် ဝေဟင်ပိုင်နက်အပြင် အခြားသတ်မှတ်ထားသော ဇုန်နယ်မြေတို့ပါဝင်ပြီး အိန္ဒိယနိုင်ငံအနေဖြင့် အချုပ်အခြာအာဏာ၊ အခြားအခွင့်အာဏာ၊ စီရင်ပိုင်ခွင့်အာဏာရှိသောနယ်မြေအဖြစ် အိန္ဒိယနိုင်ငံဥပဒေအရလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ လည်းကောင်း၊ ကုလသမဂ္ဂ သဘောတူညီချက်အရလည်းကောင်း၊ သတ်မှတ်ထားသော ပင်လယ်နယ်နမိတ် အပါအဝင်ဖြစ်သည်။

(ဂ) “ စာချုပ်ဝင်နိုင်ငံ ” နှင့် “ အခြားစာချုပ်ဝင်နိုင်ငံ ” ဆိုသည့်စကားရပ်များသည် ရှေ့နောက် စကားရပ်တို့၏ အဓိပ္ပါယ်အရ လိုအပ်သည့်အတိုင်း မြန်မာနိုင်ငံ သို့မဟုတ် အိန္ဒိယနိုင်ငံ ကိုဆိုသည်။

(ဃ) “ တိုင်းရင်းသား ” ဆိုသည့်စကားရပ်သည် -

(၁) စာချုပ်ဝင်နိုင်ငံ၏ တိုင်းရင်းသားဖြစ်မှု သို့မဟုတ် နိုင်ငံသားဖြစ်မှု ရရှိသည့် ပုဂ္ဂိုလ်တစ်ဦး၊

(၂) စာချုပ်ဝင်နိုင်ငံရှိ အတည်ဖြစ်လျက်ရှိသော ဥပဒေများအရ တရားဝင်ပုဂ္ဂိုလ်၊ အစုစပ်လုပ်ငန်း၊ အသင်းအဖွဲ့ တစ်ခုခုကိုဆိုသည်။

(င) “ လုပ်ငန်း ” ဆိုသည့်စကားရပ်သည် မည်သည့်စီးပွားရေးလုပ်ငန်း ဟူသမျှကို ဆောင်ရွက်လုပ်ကိုင်ခြင်းကို ဆိုသည်။

(စ) “ စာချုပ်ဝင်နိုင်ငံ၏လုပ်ငန်း ” နှင့် “ အခြားစာချုပ်ဝင်နိုင်ငံ၏လုပ်ငန်း ” ဆိုသည့်စကားရပ်များသည် စာချုပ်ဝင်နိုင်ငံ၌ နေထိုင်သူက လုပ်ကိုင်ဆောင်ရွက်သောလုပ်ငန်းနှင့် အခြားစာချုပ်ဝင်နိုင်ငံ၌ နေထိုင်သူက လုပ်ကိုင်ဆောင်ရွက်သော စီးပွားရေးလုပ်ငန်းအသီးသီးကိုဆိုသည်။

(ဆ) “ ပုဂ္ဂိုလ် ” ဟူသောစကားရပ်တွင် လူပုဂ္ဂိုလ်တစ်ဦး၊ ကုမ္ပဏီတစ်ခု၊ လူပုဂ္ဂိုလ်များပါဝင်သောပုဂ္ဂိုလ်စု သို့မဟုတ် စာချုပ်ဝင်နိုင်ငံများ၏ အခွန်ဥပဒေများအရ အခွန်ကိစ္စများအလို့ငှာပုဂ္ဂိုလ်အဖြစ် မှတ်ယူသည့် အခြား တရားဝင်အဖွဲ့အစည်းများ ပါဝင်သည်။

(ဇ) “ ကုမ္ပဏီ ” ဆိုသည့် စကားရပ်သည် တရားဝင်အဖွဲ့အစည်း တစ်ခုခု သို့မဟုတ် အခွန်ကိစ္စများအတွက် တရားဝင်အဖွဲ့အစည်းအဖြစ် မှတ်ယူခြင်းခံရသည့် တရားဝင်အဖွဲ့အစည်းတစ်ခုခုကိုဆိုသည်။

(ဈ) “ အခွန် ” ဆိုသည့် စကားရပ်သည် ရှေ့နောက်စကားရပ်တို့၏ အဓိပ္ပါယ်အရ လိုအပ်သည့်အတိုင်း မြန်မာအခွန် သို့မဟုတ် အိန္ဒိယအခွန်ကို ဆိုသည်။

(ည) “ အခွင့်ရအာဏာပိုင် ” ဆိုသည့်စကားရပ်သည် -

(၁) မြန်မာနိုင်ငံအတွက်ဖြစ်လျှင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဝန်ကြီး သို့မဟုတ် ယင်း၏ အခွင့်အာဏာလွှဲအပ်ထားသော ကိုယ်စားလှယ်၊

(၂) အိန္ဒိယနိုင်ငံအတွက်ဖြစ်လျှင် အိန္ဒိယနိုင်ငံအစိုးရ၊ ဘဏ္ဍာရေးဝန်ကြီး သို့မဟုတ် ယင်း၏အခွင့်အာဏာ လွှဲအပ်ထားသော ကိုယ်စားလှယ်၊
တို့ကိုဆိုသည်။

(ဋ) “ အပြည်ပြည်ဆိုင်ရာသယ်ယူပို့ဆောင်ရေး ” ဟူသော စကားရပ်သည် အခြားစာချုပ်ဝင်နိုင်ငံအတွင်း၌သာ ရေယာဉ် သို့မဟုတ် လေယာဉ်ဖြင့် သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းမှအပ စာချုပ်ဝင်နိုင်ငံကဆောင်ရွက်သော ရေယာဉ် သို့မဟုတ် လေယာဉ်ဖြင့် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းတစ်ခုခုကို ဆိုသည်။

(ဌ) “ ဘဏ္ဍာရေးနှစ် ” ဟူသော စကားရပ်သည် -

(၁) မြန်မာနိုင်ငံအတွက်ဖြစ်လျှင် ဧပြီလ ၁ ရက်နေ့မှစတင်သော ဘဏ္ဍာနှစ်ကို ဆိုသည်။

(၂) အိန္ဒိယနိုင်ငံအတွက်ဖြစ်လျှင် ဧပြီလ ၁ ရက်နေ့မှစတင်သော ဘဏ္ဍာနှစ်ကို ဆိုသည်။

၂။ မည်သည့်အချိန်တွင်မဆို စာချုပ်ဝင်နိုင်ငံသည် ဤသဘောတူစာချုပ်အရ ဆောင်ရွက်ရာ၌ စကားရပ်တစ်ခုခုသည် အဓိပ္ပာယ်ဖွင့်ဆိုထားခြင်း မရှိသည့်အပြင် ရှေ့နောက်စကားရပ်တို့နှင့်မဆန့်ကျင် လျှင် ထိုနိုင်ငံ၏ အခြားသောဥပဒေများ၏ ပြဌာန်းချက်ပါအတိုင်း အဓိပ္ပာယ်သက်ရောက်မှုပေါ်တွင် သင့်လျော်သောတည်ဆဲအခွန်ဥပဒေများ၏ အဓိပ္ပာယ်ဖွင့်ဆိုမှုများနှင့် သဘောတူစာချုပ်ပါ သက်ဆိုင်သော အခွန်များအပါအဝင် ဆီလျော်စွာအကျိုးသက်ရောက်စေရမည်။

အပိုဒ် - ၄

ဌာနပုဂ္ဂိုလ်

၁။ သဘောတူစာချုပ်နှင့်ပတ်သက်၍ “ စာချုပ်ဝင်နိုင်ငံ၏ ဌာနပုဂ္ဂိုလ် ” ဆိုသည့်စကားရပ်သည် ထိုနိုင်ငံ၏ဥပဒေများအရ အခွန်ကိစ္စရပ်များအလို့ငှာ သတ်မှတ်ထားသော အမြဲနေထိုင်ရန်နေရာ၊ အတည် တကျနေထိုင်သည့်ကာလ၊ စီမံခန့်ခွဲမှုတည်ရှိရာနေရာ သို့မဟုတ် အလားတူသတ်မှတ်ရာ နေရာရှိ ပုဂ္ဂိုလ် များနှင့် အခွင့်ရအာဏာပိုင်များ သို့မဟုတ် ဒေသဆိုင်ရာအာဏာပိုင်များအပါအဝင် အခွန်ပေးရန် တာဝန်ရှိသည့်ပုဂ္ဂိုလ်များဖြစ်သည်။ သို့ရာတွင် ဤစကားရပ်တွင် ထိုနိုင်ငံမှ ရရှိသည့်ဝင်ငွေအတွက် ယင်းနိုင်ငံသို့အခွန်ပေးရန် တာဝန်ရှိသည့်ပုဂ္ဂိုလ်ပါဝင်ခြင်း မရှိစေရ။

၂။ အပိုဒ်ခွဲ - ၁ ၏ ပြဌာန်းချက်များအရ ပုဂ္ဂိုလ် တစ်ဦးသည် စာချုပ်ဝင်နိုင်ငံလုံး၏ ဌာနပုဂ္ဂိုလ် ဖြစ်ပါက ယင်း၏ အဆင့်အတန်းကို အောက်ဖော်ပြပါအတိုင်း သတ်မှတ်ရမည်-

- (က) ထိုသူ၌ အမြဲတမ်းနေထိုင်ရာ အိမ်ဂေဟာရှိလျှင် ယင်းနိုင်ငံ၏ ဌာနပုဂ္ဂိုလ် အဖြစ်မှတ်ယူရမည်။
- (ခ) ထိုသူ၌ အမြဲတမ်းနေထိုင်ရာ အိမ်ဂေဟာသည် နိုင်ငံနှစ်နိုင်ငံလုံး၌ရှိလျှင်၎င်း၏စီးပွားရေး နှင့် ကိုယ်ရေးကိုယ်တာ ဆက်သွယ်မှု အနီးစပ်ဆုံး (အဓိကကျသောအကျိုးစီးပွားများတည်ရှိရာ) ရှိသော နိုင်ငံ၌သာ ဌာနပုဂ္ဂိုလ် ဖြစ်သည်ဟုမှတ်ယူရမည်။
- (ဂ) ထိုသူသည် နိုင်ငံနှစ်နိုင်ငံလုံးတွင် အမြဲတမ်းနေထိုင်ရာ အိမ်မရှိလျှင်သော်လည်းကောင်း၊ အဓိကကျသော အကျိုးစီးပွားရှိရာနိုင်ငံကို မသတ်မှတ်နိုင်လျှင်သော်လည်းကောင်း၊ ယင်းနေထိုင်လေ့ရှိသော နိုင်ငံ၏ ဌာနပုဂ္ဂိုလ် ဖြစ်သည်ဟုမှတ်ယူရမည်။
- (ဃ) ထိုသူသည် နိုင်ငံနှစ်နိုင်ငံလုံးတွင် နေထိုင်လေ့ရှိလျှင်သော်လည်းကောင်း၊ မရှိလျှင်သော်လည်းကောင်း ယင်းနိုင်ငံသားဖြစ်သောနိုင်ငံ၏ ဌာနပုဂ္ဂိုလ် ဖြစ်သည်ဟုမှတ်ယူရမည်။
- (င) ထိုသူသည် နှစ်နိုင်ငံလုံး၏နိုင်ငံသား သို့မဟုတ် နိုင်ငံသားမဟုတ်သဖြင့် ဌာနပုဂ္ဂိုလ် ဖြစ်မှုကို သတ်မှတ်နိုင်ခြင်းမရှိပါက စာချုပ်ဝင်နိုင်ငံများ၏ အခွင့်ရအာဏာပိုင်များက နှစ်ဖက်သဘောတူညီချက်ဖြင့် ဖြေရှင်းရမည်။

၃။ အထက် အပိုဒ်ခွဲ -၁ ပါပြဌာန်းချက်များအရ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မှတစ်ပါး အခြားသူ တစ်ဦးသည် စာချုပ်ဝင်နိုင်ငံလုံး၏ ဌာနပုဂ္ဂိုလ်ဖြစ်ပါက ယင်း၏တရားဝင် ဖွဲ့စည်းတည်ထောင်ရာ နိုင်ငံ၏ ဌာနပုဂ္ဂိုလ်ဖြစ်သည်ဟု မှတ်ယူရမည်။ တရားဝင်ဖွဲ့စည်းတည်ထောင်ရာနိုင်ငံအရပ် နှစ်နိုင်ငံလုံး၌ ဌာနပုဂ္ဂိုလ်ဖြစ်နေလျှင် ယင်း၏ထိရောက်စွာ စီမံခန့်ခွဲမှုတည်ရှိရာနိုင်ငံ၏ ဌာနပုဂ္ဂိုလ်ဖြစ်သည်ဟုမှတ် ယူရမည်။ ထိရောက်စွာ စီမံခန့်ခွဲမှုတည်ရှိရာနေရာကို သတ်မှတ်နိုင်ခြင်းမရှိပါက အခွင့်ရအာဏာပိုင် များက နှစ်ဖက်သဘောတူညီချက်ဖြင့် ဖြေရှင်းရမည်။

အပိုင်း - ၅

အမြဲတမ်းလုပ်ငန်းတည်ရာဌာန

၁။ ဤသဘောတူစာချုပ်ပါ ကိစ္စများအလို့ငှာ “ အမြဲတမ်းလုပ်ငန်းတည်ရာဌာန ” ဟူသောစကားရပ် သည် စီးပွားရေးလုပ်ငန်းတစ်ရပ်ရပ်၏ လုပ်ငန်းအဝဝကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ လုပ်ကိုင်ဆောင်ရွက်သည့် ပုံသေလုပ်ငန်း တည်ရှိရာနေရာကို ဆိုသည်။

၂။ “ အမြဲတမ်းလုပ်ငန်းတည်ရာဌာန ” ဆိုသည်စကားရပ်တွင် အထူးသဖြင့် အောက်ဖော်ပြပါတို့ ပါဝင်စေရမည်-

- (က) စီမံအုပ်ချုပ်ရာနေရာ
- (ခ) ဌာနခွဲ
- (ဂ) ရုံး
- (ဃ) စက်ရုံ
- (င) အလုပ်ရုံ
- (စ) သတ္တုတွင်း၊ ရေနံတွင်း၊ သို့မဟုတ် ဓါတ်ငွေ့တွင်း၊ ကျောက်တွင်း၊ သို့မဟုတ် သဘာဝအရင်းအမြစ်များ တူးဖော်သည့်နေရာ
- (ဆ) ကုန်ပစ္စည်းရောင်းချရာနေရာ
- (ဇ) လူပုဂ္ဂိုလ်တစ်ဦးမှ အခြားပုဂ္ဂိုလ်များအတွက် ပစ္စည်းသိုလှောင်ရာနေရာနှင့် နှီးနွယ်သော သိုလှောင်ရုံ
- (ဈ) ယာခင်း၊ စိုက်ခင်း၊ သို့မဟုတ် အခြားစိုက်ပျိုးရေး သစ်တောစိုက်ခင်း၊ သို့မဟုတ် စိုက်ခင်း နှင့်ပတ်သက်သော ကိစ္စများဆောင်ရွက်ရာနေရာ

၃။ (က) အဆောက်အအုံဆောက်လုပ်သည့်နေရာ ဆောက်လုပ်ခြင်း၊ ဖွဲ့စည်းခြင်း၊ တပ်ဆင်ခြင်း၊ စီမံကိန်း သို့မဟုတ် ယင်းစီမံကိန်းနှင့်စပ်လျဉ်းသည့် ကြီးကြပ်မှုဆောင်ရွက်ချက်များတွင် အမြဲတမ်းလုပ်ငန်း တည်ရာဌာနပါဝင်ပြီး ၎င်းတည်နေရာစီမံကိန်း သို့မဟုတ် ဆောင်ရွက်ချက်များသည် ၂၇၀ ရက် ထက်ပိုစေရမည်။

၄။ ဤအပိုင်း၏ ရှေ့အပိုင်းများတွင် မည်သို့ပင်ပြဌာန်းစေကာမူ “အမြဲတမ်းလုပ်ငန်းတည်ရာဌာန” ဟူသောစကားရပ်တွင် အောက်ပါတို့ပါဝင်ခြင်း မရှိဟုမှတ်ယူရမည်။

- (က) လုပ်ငန်းတစ်ခုနှင့်သက်ဆိုင်သည့် ကုန်စည်များ သို့မဟုတ် အထွေထွေကုန်ပစ္စည်းများကို သိုလှောင်ရန်၊ ခင်းကျင်းပြသရန် သို့မဟုတ် ဖြန့်ဖြူးရန်ကိစ္စသက်သက်အတွက်သာအသုံးပြုခြင်း၊
- (ခ) လုပ်ငန်းတစ်ခုနှင့်သက်ဆိုင်သည့် ကုန်စည်များ သို့မဟုတ် အထွေထွေကုန်ပစ္စည်းများကို သိုလှောင်ခြင်း၊ ခင်းကျင်းပြသခြင်း၊ ပေးပို့ဆောင်ရွက်ခြင်း သက်သက်အတွက်သာ အသုံးပြုခြင်း။

- (ဂ) အခြားလုပ်ငန်းက အဆင့်ဆင့်ပြုပြင်လုပ်ကိုင်ရန် ကိစ္စအတွက်သာ လုပ်ငန်းပိုင်ပစ္စည်းများ သို့မဟုတ် အထွေထွေကုန်ပစ္စည်းများကို စီမံထားရှိခြင်း
- (ဃ) လုပ်ငန်းအတွက် ကုန်စည်များ သို့မဟုတ် အထွေထွေကုန်ပစ္စည်းများဝယ်ယူရန် သို့မဟုတ် သတင်းအချက်အလက်များစုဆောင်းရန် ကိစ္စအတွက်သာ သတ်မှတ်ထားသော ပုံသေလုပ်ငန်းတည်ရှိရာနေရာကို စီမံထားရှိခြင်း၊
- (င) အမြဲတမ်းလုပ်ငန်းတည်ရာဌာန ထိန်းသိမ်းရုံသက်သက်သာလျှင် သို့မဟုတ် ၎င်းလုပ်ငန်း အတွက်ဆက်လက်ဆောင်ရွက်ခြင်း၊ အခြားသောကိစ္စရပ်များနှင့် အထောက်အကူပြုပြင်ဆင်ရန် အနေအထားမျိုးဖြစ်ခြင်း၊
- (စ) စာပိုဒ်ခွဲငယ် က မှ င အထိဖော်ပြထားသော လုပ်ဆောင်ချက်များကို ပူးတွဲ၍ဖြစ်စေ သို့မဟုတ် ဆောင်ရွက်ချက်များအတွက်ဖြစ်စေ သတ်မှတ်ထားသော ပုံသေလုပ်ငန်းတည်ရှိရာနေရာ သို့ရာတွင် စီးပွားရေးလုပ်ငန်းအတွက် ပူးတွဲ၍ ပုံသေလုပ်ငန်း တည်ရှိရာနေရာ၌ လုပ်ဆောင်မှုအားလုံးသည် အသင့်ပြင်ဆင်သည့် သို့မဟုတ် အထောက်အကူသဘောဖြင့် စီမံထားရှိခြင်းမျိုးဖြစ်ရမည်။

၅။ အပိုဒ်ခွဲများ ၁ နှင့် ၂ တို့တွင် မည်သို့ပင်ပြဋ္ဌာန်းပါရှိစေကာမူ အပိုဒ်ခွဲ ၇ အရ လွတ်လပ်သည့် ကိုယ်စားလှယ်မဟုတ်သော ပုဂ္ဂိုလ်တစ်ဦးမှအပ၊ ပုဂ္ဂိုလ်တစ်ဦးသည် စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံတွင် အခြားနိုင်ငံအတွက် မည်သည့်လုပ်ငန်းကိုမဆို ဆောင်ရွက်ပေးလျှင် ယင်းလုပ်ငန်းသည် ပထမဖော်ပြသော စာချုပ်ဝင်နိုင်ငံတွင် အမြဲတမ်းလုပ်ငန်း တည်ရှိရာဌာနရှိသည်ဟု အောက်ပါကိစ္စရပ်များတွင် မှတ်ယူရမည်။ ယင်းပုဂ္ဂိုလ်သည်

- (က) အပိုဒ်ခွဲ ၄ ပါ ကန့်သတ်ချက်များနှင့် မသက်ဆိုင်ဘဲ စာချုပ်ဝင်နိုင်ငံ၏ကိုယ်စား စာချုပ်ချုပ်ဆိုခြင်း၊ ချုပ်ဆိုပိုင်ခွင့်ရှိခြင်းတို့ကို စီးပွားရေးပုံသေလုပ်ငန်းတည်ရာနေရာတစ်ခုမှ ဆောင်ရွက်လျှင် ယင်းပုံသေလုပ်ငန်းတည်ရှိရာနေရာကို ထိုအပိုဒ်ခွဲ၏ ပြဋ္ဌာန်းချက်များအရ အမြဲတမ်းလုပ်ငန်းတည်ရှိရာနေရာဟု မသတ်မှတ်ချေ သို့မဟုတ်
- (ခ) ထိုသို့ စာချုပ်ချုပ်ဆိုရန် အာဏာမရှိသော်လည်း လုပ်ငန်းကိုယ်စားဟု ပထမဖော်ပြသော နိုင်ငံတွင် ကုန်စည် သို့မဟုတ် အထွေထွေကုန်ပစ္စည်းများကို ထားရှိပြီး ယင်းကုန်စည်များကို အချိန်မှန်မှန် ဖြန့်ဖြူးပေးလေ့ရှိခြင်း၊
- (ဂ) ကနဦးဖော်ပြသောနိုင်ငံတွင် ထုံးတမ်းစဉ်လာအရ အမှာစာများ တစ်ရပ်လုံးဖြစ်စေ သို့မဟုတ် တစ်ရပ်လုံးနီးပါးအတွက်ဖြစ်စေ ၎င်းလုပ်ငန်းအတွက်ဖြစ်ခြင်း။

၆။ ဤအပိုဒ်၏ အထက်စာပိုဒ်များတွင် မည်သို့ပြဋ္ဌာန်းချက်များပါရှိစေကာမူ ထပ်ဆင့်အာမခံခြင်းနှင့် စပ်လျဉ်းသော ကိစ္စရပ်မှတစ်ပါး စာချုပ်ဝင်နိုင်ငံရှိ အာမခံလုပ်ငန်းတစ်ရပ်သည် အခြားစာချုပ်ဝင်နိုင်ငံ၏ နယ်ပယ်အတွင်း အပိုဒ်ခွဲ ၇ နှင့်သက်ဆိုင်သော တစ်သီးတစ်ခြားအဆင့် အတန်းရှိ ကိုယ်စားလှယ် မဟုတ်သူမှတစ်ဆင့် ပရိမီယံစဘော့ငွေများလက်ခံလျှင်ဖြစ်စေ၊ ထိုနယ်ပယ်ရှိလုပ်ငန်းများအတွက် အာမခံထားလျှင်ဖြစ်စေ၊ ထိုအခြားစာချုပ်ဝင်နိုင်ငံ၌ အမြဲတမ်းလုပ်ငန်းတည်ရှိရာဌာနရှိသည်ဟု မှတ်ယူရမည်။

၇။ စာချုပ်ဝင်နိုင်ငံ၏ လုပ်ငန်းတစ်ခုသည် အခြားစာချုပ်ဝင်နိုင်ငံရှိ လုပ်ငန်းလုပ်စဉ်လုပ်ငန်း လုပ်ကိုင်သူ ပွဲစား၊ အထွေထွေကော်မရှင်စား၊ ကိုယ်စားလှယ် သို့မဟုတ် အခြားလွတ်လပ်သော ကိုယ်စားလှယ်မှ တစ်ဆင့် လုပ်ငန်းလုပ်ကိုင်ရုံမျှဖြင့် အခြားစာချုပ်ဝင်နိုင်ငံတွင် အမြဲတမ်းလုပ်ငန်းတည်ရှိရာ ဌာနရှိသည်ဟု မှတ်ယူခြင်း မပြုရ။ သို့ရာတွင် အဆိုပါ ကိုယ်စားလှယ်သည် ယင်းလုပ်ငန်းပိုင်ရှင်အတွက် လုံးဝ ဥသံ သို့မဟုတ် လုံးဝဥသံ နီးပါးဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကိုယ်စားလှယ်နှင့်လုပ်ငန်းရှင်တို့အကြား ဆက်သွယ်ဆောင်ရွက်မှုများသည် စီးပွားရေးလက်ခွဲအခြေအနေမျိုး မဟုတ်ခဲ့လျှင် ယင်းကို လွတ်လပ်သော ကိုယ်စားလှယ်အဖြစ် မှတ်ယူခြင်းမပြုရ။

၈။ စာချုပ်ဝင်နိုင်ငံ၏ ဌာနပုဂ္ဂိုလ်ဖြစ်သော ကုမ္ပဏီတစ်ခုသည် အခြားစာချုပ်ဝင်နိုင်ငံရှိ ကုမ္ပဏီ တစ်ခုအား ကြီးကြပ်ခြင်း သို့မဟုတ် (အမြဲတမ်းလုပ်ငန်းတည်ရာဌာနမှ တစ်ဆင့်ဖြစ်စေ၊ အခြားနည်းဖြင့် ဖြစ်စေ) ကြီးကြပ်မှု သို့မဟုတ်ကြီးကြပ်ခြင်းကို ခံယူခြင်း သို့မဟုတ် အခြားစာချုပ်ဝင်နိုင်ငံတွင် စီးပွားရေး ဆောင်ရွက်ခြင်း ရှိရုံမျှဖြင့် ယင်းကုမ္ပဏီသည် အခြားစာချုပ်ဝင်နိုင်ငံရှိ ကုမ္ပဏီ၏ အမြဲတမ်းလုပ်ငန်း တည်ရာဌာနမဖြစ်စေရ။

အပိုဒ် - ၆

မရွေ့ပြောင်းနိုင်သောပစ္စည်းမှဝင်ငွေ

၁။ စာချုပ်ဝင်နိုင်ငံမှ ဌာနပုဂ္ဂိုလ်၏ အခြားစာချုပ်ဝင်နိုင်ငံတွင်တည်ရှိသော မရွေ့ပြောင်းနိုင်သော ပစ္စည်းမှရရှိသောဝင်ငွေအပေါ် အခြားစာချုပ်ဝင်နိုင်ငံက အခွန်စည်းကြပ်ကောက်ခံနိုင်သည်။

၂။ “ မရွေ့ပြောင်းနိုင်သောပစ္စည်း ” ဟူသောစကားရပ်သည် အဆိုပါ ပစ္စည်းတည်ရှိရာ စာချုပ်ဝင်နိုင်ငံ ၏ ဥပဒေများတွင်ပါရှိသည့်အတိုင်း အဓိပ္ပါယ်သက်ရောက်စေရမည်။ ယင်းစကားရပ်တွင် မရွေ့ပြောင်းနိုင် သောပစ္စည်းနှင့် တွဲဖက်ဆက်စပ်သောပစ္စည်း လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောလုပ်ငန်းတွင် အသုံးပြုသည့် တိရစ္ဆာန်နှင့်အသုံးအဆောင်ပစ္စည်း၊ မြေယာပစ္စည်းနှင့်စပ်လျဉ်း၍ ယေဘုယျဥပဒေပါပြဌာန်းချက်များနှင့် သက်ဆိုင်သော ရပိုင်ခွင့်များ၊ မရွေ့ပြောင်းနိုင်သောပစ္စည်းကို သုံးစွဲပိုင်ခွင့်၊ သတ္တုသိုက်များ၊ သယံဇာတ ပစ္စည်းများကိုထုတ်ယူခွင့် သို့မဟုတ် ထုတ်ယူခြင်းအတွက် အဖိုးစားနားအဖြစ် ပုံသေဖြစ်စေ၊ အတိုးအလျှော့ လုပ်၍ဖြစ်စေ၊ ငွေပေးချေခွင့်များပါဝင်စေရမည်။ ဘဘော်များ၊ လေယာဉ်များကို မရွေ့ပြောင်းနိုင်သော ပစ္စည်းများဟု မှတ်ယူခြင်းမပြုရ။

၃။ အပိုဒ်ခွဲ ၁ ပါပြဌာန်းချက်များသည် မရွေ့ပြောင်းနိုင်သောပစ္စည်းကို တိုက်ရိုက်အသုံးပြုခြင်း၊ ငှားရမ်းခြင်း သို့မဟုတ် အခြားနည်းဖြင့်အသုံးပြုခြင်းမှရရှိသော ဝင်ငွေနှင့်လည်းအကျုံးဝင် သက်ဆိုင် စေရမည်။

၄။ အပိုဒ်ခွဲများ ၁ နှင့် ၃ ပါပြဌာန်းချက်များသည် လုပ်ငန်းတစ်ခု၏မရွေ့ပြောင်းနိုင်သောပစ္စည်းမှ ရရှိသည့်ဝင်ငွေနှင့် သီးခြားပုဂ္ဂိုလ်ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရန် အသုံးပြုသော မရွေ့ပြောင်း နိုင်သောပစ္စည်းမှ ရရှိသည့်ဝင်ငွေများနှင့်လည်း အကျုံးဝင်သက်ဆိုင်စေရမည်။

အပိုင်း - ၇

စီးပွားရေးလုပ်ငန်းမှအမြတ်ငွေများ

၁။ စာချုပ်ဝင်နိုင်ငံ၏ လုပ်ငန်းသည် အခြားစာချုပ်ဝင်နိုင်ငံတွင်တည်ရှိသည့် အမြတ်ငွေလုပ်ငန်း တည်ရာဌာနမှတစ်ဆင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်းမဟုတ်လျှင် စာချုပ်ဝင်နိုင်ငံ ရှိလုပ်ငန်း၏ အမြတ် ငွေများအပေါ်တွင် ထိုစာချုပ်ဝင်နိုင်ငံ၌သာ အခွန်ကောက်ခံရမည်။ အဆိုပါ လုပ်ငန်းက ဆိုခဲ့သည့်အတိုင်း စီးပွားရေးလုပ်ငန်းဆောင်ရွက်လျှင် လုပ်ငန်း၏အမြတ်ငွေများအပေါ်တွင် ထိုအခြားစာချုပ်ဝင်နိုင်ငံ၌ အခွန် ကောက်ခံနိုင်သည်။ သို့ရာတွင် အမြတ်ငွေလုပ်ငန်းတည်ရာဌာနနှင့် ဆက်ဆံသမျှကိုသာ အခွန်ကောက်ခံ နိုင်သည်။

၂။ ဤအပိုင်း၏ အပိုင်းခွဲ ၃ ပါ ပြဌာန်းချက်များနှင့်အညီ ကျင့်သုံး စာချုပ်ဝင်နိုင်ငံ၏ လုပ်ငန်းသည် အခြားစာချုပ်ဝင်နိုင်ငံတွင်တည်ရှိသည့် အမြတ်ငွေလုပ်ငန်းတည်ရာဌာနများမှတစ်ဆင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်လျှင် စာချုပ်ဝင်နိုင်ငံတစ်ခုစီသာ တူညီသော သို့မဟုတ် အလားတူဖြစ်သော ဆောင်ရွက်ချက် များကို တူညီသော သို့မဟုတ် အလားတူဖြစ်သော အခြေအနေတွင် အမြတ်ငွေလုပ်ငန်း တည်ရာဌာနရှိ လုပ်ငန်းနှင့် လုံးဝတူညီသော ဆက်သွယ်ဆောင်ရွက်၍ ရရှိနိုင်မည်ဟု မျှော်လင့်ရသော သို့မဟုတ် အမြတ်ငွေသည် ထိုအမြတ်ငွေလုပ်ငန်း တည်ရာဌာနရှိလုပ်ငန်းနှင့်သာ ဆက်ဆံသည်ဟုမှတ်ယူရမည်။

၃။ အမြတ်ငွေလုပ်ငန်း တည်ရာဌာန၏အမြတ်ငွေများကို သတ်မှတ်ရာတွင် ထိုအမြတ်ငွေတည်ရာလုပ် ငန်းဌာန၏ အသုံးစရိတ်များဖြင့် စီမံအုပ်ချုပ်မှုဆိုင်ရာပုဂ္ဂိုလ်များနှင့် အထွေအထွေအုပ်ချုပ်ရေးစရိတ်များကို အသုံးစရိတ်များဖြင့် နုတ်ပယ်ခွင့်ပြုရမည်။ အမြတ်ငွေလုပ်ငန်း တည်ရာဌာနတည်ရှိရာ နိုင်ငံတွင်ဖြစ်စေ သို့မဟုတ် အခြားနေရာတွင်ဖြစ်စေ ထိုနိုင်ငံ၏ အခွန်ဥပဒေများနှင့်အညီ အကန့်အသတ်သတ်ဆိုင်စေရ မည်။ အမြတ်ငွေလုပ်ငန်းတည်ရာဌာနမှ ၎င်း၏ရုံးနေရပ် သို့မဟုတ် အခြားရုံးများသို့ အကောက်တော်များ၊ အခကြေးငွေများ သို့မဟုတ် အခြားနည်းလမ်းဖြင့် ပေးငွေများမူပိုင်ခွင့်၊ အသိပညာ သို့မဟုတ် အခြားလုပ် ပိုင်ခွင့်များ သို့မဟုတ် စီမံခန့်ခွဲမှုအနေဖြင့် သို့မဟုတ် အတိုးပေးငွေများကို နုတ်ပယ်ပေးခြင်း မပြုစေရပါ။ (သို့ရာတွင် အမှန်တကယ်ကုန်ကျစရိတ်ငွေများကို ထုတ်ပေးခြင်းမပါဝင်) သို့ရာတွင် ဘဏ်လုပ်ငန်းများသို့ ချေးငွေများအပေါ် အတိုးငွေပေးဆပ်ခြင်းမပါဝင်ပါ။ အလားတူပင် အမြတ်ငွေလုပ်ငန်းတည်ရာဌာန၏ အမြတ်ငွေကိုသတ်မှတ်ရာတွင် စီးပွားရေးလုပ်ငန်း၏ရုံးချုပ် သို့မဟုတ် ၎င်း၏အခြားရုံးများမှ ရရှိသော ခိုင်ကြေး များ၊ အခကြေးငွေများ သို့မဟုတ် အခြားအလားတူပေးငွေများဖြစ်သော မူပိုင်ခွင့် သို့မဟုတ် အခြား အခွင့် အရေးများ အသုံးပြုမှုအတွက် ပြန်လည်ရရှိသောငွေများ သို့မဟုတ် သီးခြားသတ်မှတ်ထားသော ဝန်ဆောင်မှု ဆောင်ရွက်ခြင်းမှ ကော်မရှင်ခ ရရှိငွေများကို ထည့်သွင်းသတ်မှတ်ခြင်း မပြုပါ။ သို့ရာတွင် ဘဏ်လုပ်ငန်းများမှ ၎င်း၏ရုံးချုပ်နှင့်အခြားရုံးများသို့ ငွေထုတ်ချေးခြင်း အပေါ်မှရရှိသော အတိုးပေးငွေကိုမူ အမြတ်ငွေလုပ်ငန်း တည်ရာဌာန၏ အမြတ်ငွေအဖြစ် သတ်မှတ်မည်ဖြစ်ပါသည်။

၄။ စာချုပ်ဝင်နိုင်ငံတစ်ခု၏ အမြတ်ငွေလုပ်ငန်းတည်ရာဌာနရှိ သက်ဆိုင်သောအမြတ်ငွေများကို သတ်မှတ်ရာ၌ ထိုလုပ်ငန်းဌာနအစိတ်အပိုင်းများ၏ စုစုပေါင်းအမြတ်ငွေမှ ဝေငှပေးသည့်အခြေခံစနစ်ကို အသုံးပြုပြီး အပိုင်းခွဲ ၂ ပါ ယေဘုယျသဘောအရ အမြတ်ငွေများကို ဝေငှရာတွင် ဤအပိုင်း၏ မူပိုင်းဆိုင်ရာ များနှင့်ကိုက်ညီစေရမည်ဖြစ်သည်။

၅။ အမြဲတမ်းလုပ်ငန်း တည်ရာဌာနရှိလုပ်ငန်းအတွက် ကုန်စည်များ သို့မဟုတ် အထွေထွေကုန်ပစ္စည်း များကို ဝယ်ယူရုံမျှဖြင့် မည်သည့်အမြတ်ငွေကိုမျှ အမြဲတမ်းလုပ်ငန်းတည်ရာဌာနနှင့်စပ်ဆိုင်ကြောင်း မှတ်ယူ ခြင်းမပြုရ။

၆။ အထက်စာပိုဒ်ပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကောင်းမွန်လုံလောက်သောအကြောင်းနှင့် ဆန့်ကျင် ခြင်းမရှိလျှင် အမြဲတမ်းလုပ်ငန်း တည်ရာဌာနနှင့် စပ်ဆိုင်ကြောင်းမှတ်ယူရမည့်အမြတ်ငွေကို တူညီသော နည်းလမ်းဖြင့် နှစ်စဉ်သတ်မှတ်ရမည်။

၇။ အမြတ်ငွေတွင် ဤသဘောတူစာချုပ်ပါ အခြားအပိုဒ်များနှင့် သီးခြားဆက်နွှယ်နေသည့်အမြတ်ငွေ များပါဝင်လျှင် ထိုအပိုဒ်များရှိပြဌာန်းချက်များကို ဤအပိုဒ်ပါ ပြဌာန်းချက်များက မထိခိုက်စေရ။

အပိုဒ် - ၈

ရေကြောင်းနှင့်လေကြောင်းသယ်ယူပို့ဆောင်ရေး

၁။ ရေကြောင်းနှင့်လေကြောင်းတို့ဖြင့် အပြည်ပြည်ဆိုင်သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခြင်းမှ ရရှိသော အမြတ်ငွေများအပေါ် လေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သည့်လုပ်ငန်းက ဌာနေပုဂ္ဂိုလ်ဖြစ်သော စာချုပ်ဝင်နိုင်ငံ၌သာ အခွန်စည်းကြပ်ရမည်။

၂။ အကယ်၍ သင်္ဘောလုပ်ငန်းတစ်ရပ်၏ ထိရောက်သောစီမံခန့်ခွဲမှုကို သင်္ဘောပေါ်တွင်ရှိခဲ့သော စာချုပ်ဝင်နိုင်ငံတွင် အဆိုပါသင်္ဘော၏ မိခင်သင်္ဘောဆိပ်အဖြစ်တည်ရှိသည်ဟု မှတ်ယူရမည်။ သို့မဟုတ် မိခင်သင်္ဘောဆိပ်မရှိလျှင် ယင်းသင်္ဘောလုပ်ငန်းဆောင်ရွက်သူ၏ အမြဲတမ်းနေထိုင်ရာစာချုပ်ဝင်နိုင်ငံကို မှတ်ယူရမည်။

၃။ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတစ်ရပ်မှ အမြတ်ငွေများအပေါ် ရရှိသည့်စာချုပ်ဝင်နိုင်ငံတွင် အမြဲတမ်းနေထိုင်သူဖြစ်၍ ကွန်တိန်နာများကို သုံးစွဲခြင်း၊ ပြင်ဆင်မွမ်းမံခြင်း သို့မဟုတ် ငှားရမ်းခြင်း (နောက်တွဲယာဉ်များနှင့်အခြားကွန်တိန်နာများကို သယ်ယူပို့ဆောင်သည့်ပစ္စည်းရပ်များ) ပါဝင်သည်။ နိုင်ငံတကာတွင်ရောင်းကုန်ပစ္စည်းများ သို့မဟုတ် ကုန်စည်များ၊ သယ်ယူပို့ဆောင်ရာတွင်သုံးစွဲပြီး သင်္ဘောများ၊ လေယာဉ်များ နိုင်ငံတကာပြေးဆွဲခြင်းကိစ္စနှင့်အလားတူမှတ်ယူ၍ ၎င်းစာချုပ်ဝင်နိုင်ငံတွင် အခွန်စည်းကြပ်တောက်ခံရမည်ဖြစ်သော်လည်း သို့ရာတွင် အခြားစာချုပ်ဝင်နိုင်ငံအတွင်း၌သာလျှင် သုံးစွဲမှု၊ သက်သက်ဖြစ်ပါက အခွန်စည်းကြပ်ရန်အကြောင်း မပေါ်ပေါက်ပါ။

၄။ ဤစာချုပ်အပိုဒ်ပါ ကိစ္စရပ်များအလို့ငှာ နိုင်ငံတကာသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ဆောင် လျက်ရှိသည့် သင်္ဘောများ၊ လေယာဉ်များ ရင်းနှီးမြှုပ်နှံမှုအပေါ်မှ ရရှိသည့်အတိုးငွေကို ၎င်း သင်္ဘောများ၊ လေယာဉ်များ သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ ရရှိသည့်အမြတ်ငွေဟု မှတ်ယူ၍ ဤစာချုပ် အပိုဒ် ၁၁ ပါ အတိုးငွေကိစ္စရပ်များနှင့် မသက်ဆိုင်စေရ။

၅။ အပိုဒ်ခွဲ ၁၊ ၂ ပါ သတ်မှတ်ချက်များသည် စုပေါင်းဆောင်ရွက်သည့်လုပ်ငန်းရပ်တွင်လည်းကောင်း၊ ဖက်စပ်လုပ်ငန်းရပ်တွင်လည်းကောင်း၊ သို့မဟုတ် နိုင်ငံတကာလုပ်ငန်းဆောင်ရွက်နေမှု ကိုယ်စားလှယ် လုပ်ငန်းများမှ အမြတ်ငွေများကိုလည်း သက်ဆိုင်စေရမည်။

အပိုဒ် - ၉

တွဲဖက်လုပ်ငန်းများ

- ၁။ (က) စာချုပ်ဝင်နိုင်ငံ၏ လုပ်ငန်းတစ်ရပ်သည် အခြားစာချုပ်ဝင်နိုင်ငံ၏ လုပ်ငန်းတစ်ရပ်၏ စီမံအုပ်ချုပ်မှု၊ ကြီးကြပ်အုပ်ချုပ်မှု သို့မဟုတ် မတည်ငွေရင်းတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်သည့်အခါ သို့မဟုတ်
- (ခ) အဆိုပါသူများပင်လျှင် စာချုပ်ဝင်နိုင်ငံ၏လုပ်ငန်း၌လည်းကောင်း၊ အခြားစာချုပ်ဝင်နိုင်ငံ၌လည်းကောင်း စီမံအုပ်ချုပ်မှု၊ ကြီးကြပ်အုပ်ချုပ်မှု သို့မဟုတ် မတည်ငွေရင်းတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်သည့်အခါ အထက်ပါကိစ္စတစ်ရပ်ရပ်တွင် သီးခြားလွတ်လပ်သည့်လုပ်ငန်းနှစ်ခုအကြား ပြုလုပ်မည်ဖြစ်သည့် စည်းကမ်းချက်များနှင့် ကွဲပြားခြားနားလျက် လုပ်ငန်းနှစ်ခုအကြား ကူးသန်းရောင်းဝယ်ရေး သို့မဟုတ် ဘဏ္ဍာရေးဆက်သွယ်မှုများ၌ စည်းကမ်းချက်များကို သတ်မှတ်ကြသည့်အခါ ထိုစည်းကမ်းချက်များမရှိလျှင် လုပ်ငန်းတစ်ခုခုတွင် မြတ်စွန်းသည့်အမြတ်ငွေများ သို့မဟုတ် ထိုစည်းကမ်းချက်များကြောင့် မဖြစ်ထွန်းသောအမြတ်ငွေများကို ထိုလုပ်ငန်း၏ အမြတ်ငွေများတွင်ထည့်ပြီး ယင်းထည့်သွင်းသည့်အမြတ်ကို အခွန် စည်းကြပ်နိုင်သည်။

၂။ စာချုပ်ဝင်နိုင်ငံ၏ လုပ်ငန်းတစ်ရပ်၏အမြတ်စွန်းသည် ၎င်းနိုင်ငံတွင်ပါဝင်နေပြီး လိုအပ်သလို အခွန်စည်းကြပ်ကောက်ခံသည့်အခါ အခြားစာချုပ်ဝင်နိုင်ငံတွင်ရှိသော လုပ်ငန်းတစ်ရပ်မှ အမြတ်အစွန်း များအပေါ် အခွန်စည်းကြပ်မှုကို အခြားစာချုပ်ဝင်နိုင်ငံတွင်ပြုလုပ်ပြီး ၎င်းအမြတ်အစွန်းများသည် ပထမစာချုပ်ဝင်နိုင်ငံ ရရှိသော အမြတ်အစွန်းများပါဝင်ပြီး ၎င်းလုပ်ငန်းနှစ်ရပ်၏အနေအထားသည် သီးခြားလွတ်လပ်သော လုပ်ငန်းတစ်ရပ်နှင့် ပြုလုပ်သကဲ့သို့မှတ်ယူ၍ ထိုအခြားစာချုပ်ဝင်နိုင်ငံသည် အမြတ်အစွန်းရရှိမှုများအပေါ် သင့်တင့်သလို ညှိနှိုင်းစည်းကြပ်စေရမည်။ ယင်းကဲ့သို့ ညှိနှိုင်းဆောင်ရွက်မှုပြုလုပ်သည့်အခါ ဤစာချုပ်ပါ အခြားအချက်အလက်များ ထည့်သွင်းစဉ်းစားရန်နှင့် စာချုပ်ဝင်နိုင်ငံ၏ တာဝန်ရှိအာဏာပိုင်များ အချင်း ချင်းလိုအပ်လျှင် ညှိနှိုင်းဆောင်ရွက်ကြရမည်။

အပိုဒ် - ၁၀

အမြတ်ဝေစုများ

၁။ စာချုပ်ဝင်နိုင်ငံများသည် ဌာနေဖြစ်သော ကုမ္ပဏီက အခြားစာချုပ်ဝင်နိုင်ငံ၌ ဌာနေ ပုဂ္ဂိုလ်အား ထုတ်ပေးသည့် အမြတ်ဝေစုများပေါ်တွင် ထိုအခြား စာချုပ်ဝင်နိုင်ငံ၌ အခွန်ကောက်ခံနိုင်သည်။

၂။ သို့ရာတွင် အဆိုပါ အမြတ်ဝေစုများအပေါ်တွင် အမြတ်ဝေစုထုတ်ပေးသည့် ဌာနေပုဂ္ဂိုလ်ဖြစ်သော ကုမ္ပဏီတည်ရှိရာ စာချုပ်ဝင်နိုင်ငံ၌လည်း ယင်းနိုင်ငံ၏ဥပဒေများနှင့်အညီ အခွန်ကောက်ခံနိုင်သည်။ သို့သော် လက်ခံရရှိသူသည် အမြတ်ဝေစုများ၏ အကျိုးဆက်ခံခွင့်ရှိသော ပိုင်ရှင်ဖြစ်လျှင် ၎င်းပိုင်ရှင်သည် အခြားစာချုပ်ဝင်နိုင်ငံ၏ ဌာနေပုဂ္ဂိုလ်ဖြစ်ခဲ့သော် ထိုသို့ကောင်းသောအခွန်သည် စုစုပေါင်းအမြတ်ဝေစု၏ ၅ ရာခိုင်နှုန်းထက်မပိုစေရ။ ဤအပိုဒ်ခွဲသည် အမြတ်ဝေစုများထုတ်ပေးရာ အမြတ်ငွေများနှင့်စပ်လျဉ်း၍ ကုမ္ပဏီ၏အခွန်ကောက်ခံမှုကို မထိခိုက်စေရ။

၃။ ဤအပိုဒ်တွင် အသုံးပြုသည့် အမြတ်ဝေစုများဆိုသည့် စကားရပ်သည် အစုရှယ်ယာများမှ ဝင်ငွေများ သို့မဟုတ် ကြွေးမြီအတွက်တောင်းခံငွေများ မဟုတ်သော အခြားအခွင့်အရေးများ အမြတ် ဝေစုများတွင် ပါဝင်သည့် ဝင်ငွေအပြင် အမြတ်ဝေစုခွဲပေးသည့် ဌာနေပုဂ္ဂိုလ်ဖြစ်သော ကုမ္ပဏီတည်ရှိရာ နိုင်ငံ၏ ဥပဒေများအရ အစုရှယ်ယာများမှ ဝင်ငွေနည်းတူ အခွန်ကောက်ခံခြင်းခံရသည့် အခြားအခွင့် အရေးများမှဝင်ငွေကို ဆိုသည်။

၄။ စာချုပ်ဝင်နိုင်ငံ၏ ဌာနေပုဂ္ဂိုလ်ဖြစ်ပြီး အမြတ်ဝေစုများ၏ အကျိုးဆက်ခံခွင့်ရှိသော ပိုင်ရှင်သည် အခြားစာချုပ်ဝင်နိုင်ငံရှိ အမြတ်ဝေစုခွဲပေးသည့် ဌာနေပုဂ္ဂိုလ်ဖြစ်သော ကုမ္ပဏီက ယင်းနိုင်ငံရှိ အမြဲတမ်း လုပ်ငန်းတည်ရာဌာနမှတစ်ဆင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေလျှင်သော်လည်းကောင်း၊ အမြတ်ဝေစုထုတ် ပေးခြင်းနှင့်သက်ဆိုင်သော ပိုင်ဆိုင်မှုသည် အဆိုပါအမြဲတမ်းလုပ်ငန်းတည်ရာဌာန သို့မဟုတ် အခြေချလုပ် ငန်းတည်ရာဌာနနှင့် ထိရောက်စွာဆက်စပ်နေလျှင်သော်လည်းကောင်း သို့မဟုတ် အခြား စာချုပ်ဝင်နိုင်ငံ တွင်အတည်တကျ ဌာနေတည်ရှိပြီး ပုဂ္ဂလိကလွတ်လပ်သော ဝန်ဆောင်မှုလုပ်ငန်း များလုပ်ကိုင်ခဲ့လျှင် အပိုဒ်ခွဲ ၁ နှင့် ၂ ပါ ပြဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိစေရ။ အဆိုပါ ကိစ္စ၌ အပိုဒ် ၇ နှင့် အပိုဒ် ၁၄ ပါ ပြဌာန်းချက် သည် ကိစ္စရပ်တစ်ဦးချင်း အပေါ်မူတည်၍ သက်ဆိုင်စေရမည်။

၅။ စာချုပ်ဝင်နိုင်ငံ၏ဌာနေပုဂ္ဂိုလ်ဖြစ်သော ကုမ္ပဏီသည် အခြားစာချုပ်ဝင်နိုင်ငံမှ ဝင်ငွေ သို့မဟုတ် အမြတ်ငွေရရှိလျှင် အခြားစာချုပ်ဝင်နိုင်ငံက ယင်းနိုင်ငံ၏ ဌာနေပုဂ္ဂိုလ် မဟုတ်သောသူများသို့ခွဲဝေပေး သည့် အမြတ်ဝေစုများအပေါ်တွင်လည်းကောင်း၊ ခွဲဝေပေးမည့်အမြတ်ဝေစုများနှင့်ပိုင်ဆိုင်သူများသည် အခြားစာချုပ်ဝင်နိုင်ငံရှိ အမြဲတမ်းဌာနေလုပ်ငန်း သို့မဟုတ် အခြေတကျဌာန တည်ရှိပြီး ထိုအမြတ်ဝေစု ပိုင်ဆိုင်သူများနှင့် ထိရောက်စွာဆက်သွယ်မှုရှိလျှင်သော်လည်းကောင်း၊ အခွန်မကျသင့်သေးသော အမြတ်ဝေစုများအပေါ်တွင်လည်းကောင်း အခွန်ကျသင့်မှုမရှိစေရ။

အပိုဒ် - ၁၀

အတိုးငွေ

၁။ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံတွင် အတိုးငွေပေါ်ပေါက်ပြီး အခြားစာချုပ်ဝင်နိုင်ငံ၌ ဌာနပုဂ္ဂိုလ်အား ထုတ်ပေးသောအတိုးငွေပေါ်တွင် ထိုအခြားစာချုပ်ဝင်နိုင်ငံ၌ အခွန်ကောက်ခံနိုင်သည်။

၂။ သို့ရာတွင် အဆိုပါ အတိုးငွေဖြစ်ပေါ်ရာနိုင်ငံ၌ စာချုပ်ဝင်နိုင်ငံ၌ ထိုနိုင်ငံ၏ဥပဒေများနှင့်အညီ ထိုအတိုးငွေပေါ်တွင် အခွန်စည်းကြပ်နိုင်သည်။ သို့သော် လက်ခံရရှိသူသည် အတိုးငွေ၏ အကျိုးဆက်ခံခွင့် ရှိသော ပိုင်ရှင်ဖြစ်လျှင် သို့မဟုတ် အခြားစာချုပ်ဝင်နိုင်ငံ၏ အမြဲတမ်းဌာနပုဂ္ဂိုလ်ရှင်ဖြစ်လျှင် အတိုးငွေပေါ် တွင်ကောက်ခံသည့်အခွန်သည် အတိုးငွေ၏ ၁၀ ရာခိုင်နှုန်းထက်မပိုစေရ။

၃။ စာပိုဒ် ၉၂ တွင် မည်သို့ပင်ပြဌာန်းပါရှိစေကာမူ စာချုပ်ဝင်နိုင်ငံတွင်ဖြစ်ပေါ်၍ အခြားစာချုပ်ဝင်နိုင်ငံ ၏အခွန်စည်းကြပ်မှုကင်းလွတ်ခွင့်ရှိစေရမည်။ ထိုသို့သောအတိုးရရှိမှုနှင့် အကျိုးဆက်ခံပိုင်ခွင့်ရှိသူများမှာ-

(က) အခြားသော စာချုပ်ဝင်နိုင်ငံမှ အစိုးရနိုင်ငံရေး ဒေသန္တရအာဏာပိုင်များ သို့မဟုတ် ဒေသန္တရအာဏာပိုင်များ

(ခ) (၁) မြန်မာနိုင်ငံအတွင်း၌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်၊

မြန်မာ့ကူးသန်းရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်နှင့်

(၂) အိန္ဒိယနိုင်ငံအတွင်း၌ အိန္ဒိယသီးသန့်ဘဏ်၊ အိန္ဒိယသွင်းကုန်ထုတ်ကုန်ဘဏ်၊

အိန္ဒိယအမျိုးသားအိုးအိမ်ဘဏ်နှင့် အသေးစားစက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးဘဏ်

(ဂ) စာချုပ်ဝင်နိုင်ငံများ၏ ဆုံးဖြတ်ပိုင်ခွင့်ရှိသူ အာဏာပိုင်များအချင်းချင်း အခြားအဖွဲ့အစည်းအနေနှင့်အချိန်ကာလအလိုက် သဘောတူညီမှုများကို တရားဝင်စာများဖြင့် ဖလှယ် သဘောတူနိုင်သော အခြားအဖွဲ့အစည်းများ။

၄။ ဤအပိုဒ်တွင် အသုံးပြုသည့် အတိုးငွေဆိုသည့်စကားရပ်သည် ကြွေးမြီဆိုင်ရာတောင်းခံငွေအမျိုးမျိုး ကို ပေါင်နှံမှုဖြင့် အာမခံထားသည်ဖြစ်စေ၊ မထားသည်ဖြစ်စေ ဗြိတိန်၏ အမြတ်ငွေများပေါ်တွင် ပါဝင်နိုင်ခွင့် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ယင်းကြွေးမြီဆိုင်ရာ တောင်းခံငွေများမှ ဝင်ငွေကို ဆိုလိုသည်။ အထူးသဖြင့် အစိုးရငွေချေးသက်သေခံလက်မှတ်များ၊ ချေးငွေစာချုပ်များ သို့မဟုတ် ဒီဘင်ချာငွေချေးစာချုပ်များ၊ ပရိမီယံငွေများနှင့် ဆုငွေများအပါအဝင် အစိုးရငွေချေးသက်သေခံလက်မှတ်များမှ ဝင်ငွေ၊ ငွေချေး စာချုပ်များနှင့် ဒီဘင်ချာငွေချေးစာချုပ်များမှ ဝင်ငွေအပြင် ဝင်ငွေဖြစ်ထွန်းရာ စာချုပ်ဝင်နိုင်ငံ၏ အခွန် ဥပဒေအရ ငွေချေးခြင်းမှရရှိသော ဝင်ငွေလည်းပါဝင်သည်။ ဤစာချုပ်ပါ အပိုဒ်အလို၌ ဌာ အခွန်ပေး သွင်းမှု၊ နောက်ကျခြင်းအတွက် ဝက်ငွေရှိက်ခြင်းသည် အတိုးအဖြစ်မမှတ်ယူစေရ။

၅။ စာချုပ်ဝင်နိုင်ငံ၏ ဌာနပုဂ္ဂိုလ်ဖြစ်သော အတိုးငွေများ၏ အကျိုးဆက်ခံခွင့်ရှိသောပိုင်ရှင်သည် အခြားစာချုပ်ဝင်နိုင်ငံတွင် အမြဲတမ်းလုပ်ငန်းတည်ရာဌာနမှတစ်ဆင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့်

အတိုးငွေရရှိလျှင်သော်လည်းကောင်း သို့မဟုတ် အခြားစာချုပ်ဝင်နိုင်ငံတွင် အမြဲတမ်းလုပ်ငန်းတည် ထောင်ထားသော လုပ်ငန်းဌာနအနေဖြင့် ပုဂ္ဂလိကဝန်ဆောင်မှုများ ဆောင်ရွက်ခဲ့သည်ရှိသော် အတိုးငွေ ထုတ်ပေးခြင်းနှင့်သက်ဆိုင်သော ကြွေးမြီဆိုင်ရာတောင်းခံငွေသည် အဆိုပါအမြဲတမ်းလုပ်ငန်း တည်ထောင် ထားသောလုပ်ငန်းဌာနနှင့် ထိရောက်ဆက်စပ်နေလျှင်သော်လည်းကောင်း၊ အပိုဒ်ခွဲ ၁ နှင့် ၂ ပါပြဌာန်းချက် များနှင့် မသက်ဆိုင်စေရ။ အဆိုပါကိစ္စတွင် အပိုဒ် ၇ သို့မဟုတ် ၁၄ ပါ ပြဌာန်းချက်များနှင့် သက်ဆိုင်စေရ မည်။

၆။ အတိုးငွေပေးသူသည် ထိုနိုင်ငံကိုယ်တိုင်၊ နိုင်ငံရေးအရ ခွဲခြားထားသော ပြည်နယ်နှင့်တိုင်းခွဲ၊ ဒေသန္တာရအာဏာပိုင်၊ ဥပဒေနှင့်အညီ ဖွဲ့စည်းထားသော အဖွဲ့အစည်း သို့မဟုတ် ထိုနိုင်ငံ၏ဌာနပုဂ္ဂိုလ် ဖြစ်လျှင် အတိုးငွေသည် စာချုပ်ဝင်နိုင်ငံ၌ဖြစ်ပေါ်သည်ဟု မှတ်ယူရမည်။ သို့ရာတွင် အတိုးငွေ ထုတ်ပေးသူသည် စာချုပ်ဝင်နိုင်ငံ၌ ဌာနပုဂ္ဂိုလ်ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ အတိုးပေးသူတွင် စာချုပ်ဝင်နိုင်ငံ၌ အမြဲတမ်းလုပ်ငန်းတည်ရာဌာန သို့မဟုတ် သက်မှတ်ထားသော အခြေစိုက်စခန်းနှင့် စပ်လျဉ်း၍ အတိုးငွေပေးရာ ကြွေးမြီတင်ရှိခြင်းဖြစ်လျှင်သော်လည်းကောင်း၊ အဆိုပါ အတိုးငွေကို အမြဲတမ်း လုပ်ငန်းတည်ရာဌာန သို့မဟုတ် သတ်မှတ်ထားသော အခြေစိုက်စခန်းက ကျခံလျှင်သော် လည်းကောင်း၊ အဆိုပါ အတိုးငွေကို အမြဲတမ်းလုပ်ငန်းတည်ရာဌာန သို့မဟုတ် သတ်မှတ်ထားသော အခြေစိုက်စခန်း တည်ရှိရာနိုင်ငံတွင် ဖြစ်ထွန်းပေါ်ပေါက်သည်ဟု မှတ်ယူရမည်။

၇။ အတိုးငွေပေးသူနှင့် အတိုးဆက်ခံခွင့်ရှိသူတို့အကြားတွင်ဖြစ်စေ၊ ယင်းတို့နှစ်ဦးနှင့် အခြားသူ တစ်ဦးအကြားတွင်ဖြစ်စေ၊ အထူးသက်ဆုံးမှုရှိခြင်းကြောင့် ပေးသည့်အတိုးငွေပေါင်းသည် ထိုသို့ဆက်ဆံရေး ပျက်ပြားပါက အတိုးငွေပေးသူနှင့် အတိုးဆက်ခံသူတို့ သဘောတူညီသည့် ငွေပေါင်းထက်ပိုမို များပြားနေလျှင် ဤအပိုဒ်ပါ ပြဌာန်းချက်များသည် နောက်ဆုံးဖော်ပြသည့်ငွေပေါင်းနှင့်သာ သက်ဆိုင်စေရမည်။ အဆိုပါကိစ္စတွင် ပေးငွေများ၏ ပိုမိုသောအစိတ်အပိုင်းပေါ်တွင် စာချုပ်ဝင်နိုင်ငံ အသီးသီး၏ ဥပဒေများနှင့် သဘောတူစာချုပ်ပါ ပြဌာန်း ချက်များကို ထောက်ထားသင့်သမျှထောက်ထား၍ အခွန်ကောက်ခံမြဲကောက်ခံရမည်။

အပိုဒ် - ၁၂

အကောက်တော်များ

၁။ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံတွင် ဖြစ်ထွန်းပေါ်ပေါက်ပြီး အခြားစာချုပ်ဝင်နိုင်ငံရှိ ဌာနပုဂ္ဂိုလ်အား ပေးသောအကောက်တော်များပေါ်တွင် အဆိုပါ စာချုပ်ဝင်နိုင်ငံက အခွန်စည်းကြပ်နိုင်သည်။

၂။ သို့ရာတွင် အဆိုပါအကောက်တော်များကို ယင်းရငွေဖြစ်ထွန်းရာ စာချုပ်ဝင်နိုင်ငံ၌ ထိုနိုင်ငံ၏ ဥပဒေများနှင့်အညီ အခွန်စည်းကြပ်နိုင်သည်။ သို့ရာတွင် အဆိုပါအကောက်တော်များ ခံစားခွင့်ရှိသူသည် အခြားစာချုပ်ဝင်နိုင်ငံ၏ ဌာနပုဂ္ဂိုလ်ဖြစ်လျှင် ထိုသို့တောင်းခံသောအခွန်သို့မဟုတ် နည်းပညာ ဆောင်ရွက်မှု အခများသည် စုစုပေါင်းအကောက်တော်များ၏ ၁၀ ရာခိုင်နှုန်းထက်မပိုစေရ။

၃။ ဤအပိုင်းတွင် အသုံးပြုသည့်အကောက်တော်ဆိုသည့်စကားရပ်သည် ရုပ်ရှင်ဖလင်များ၊ ရုပ်မြင် သံကြား သို့မဟုတ် ရေဒီယိုဖြင့် အသံလွှင့်ခြင်းအတွက် အသုံးပြုသောဖလင်များ သို့မဟုတ် တိတ်ခွေများ အပါအဝင် စာပေဆိုင်ရာ၊ အနုပညာဆိုင်ရာ သို့မဟုတ် သိပ္ပံပညာဆိုင်ရာ တီထွင်မှုလုပ်ငန်းတွင် စာမူပိုင် တစ်ရပ်ရပ်ကိုလည်းကောင်း၊ တီထွင်မှုတစ်ရပ်ရပ်၊ ကုန်အမှတ်တံဆိပ်၊ ဇီဝိဒ်း သို့မဟုတ် မော်ဒယ်ပုံစံ၊ အစီ အစဉ်ပုံစံ၊ လျှို့ဝှက်ကိန်းသေနည်း သို့မဟုတ် လုပ်ငန်းစဉ်ကိုအသုံးပြုရန် သို့မဟုတ် အသုံးပြုခွင့် အတွက်သော် လည်းကောင်း၊ စက်မှုလက်မှုဆိုင်ရာ၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ၊ သိပ္ပံပညာဆိုင်ရာကိရိယာများ အသုံးပြုရန်အတွက် သို့မဟုတ် စက်မှုလက်မှုဆိုင်ရာ၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ သို့မဟုတ် သိပ္ပံပညာ ဆိုင်ရာကိရိယာများအတွက် ရရှိသောငွေကို ဆိုလိုသည်။

၄။ စာချုပ်ဝင်နိုင်ငံ၏ ဌာနပုဂ္ဂိုလ်တစ်ဦးဖြစ်သော အကောက်တော်များ အကျိုးဆက်ခံခွင့်ရရှိသည့် ပိုင်ရှင်သည် အကောက်တော်ဖြစ်ထွန်းရာ အခြားစာချုပ်ဝင်နိုင်ငံရှိ အမြဲတမ်းလုပ်ငန်းတည်ရာဌာနမှ တစ်ဆင့် စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်လျှင်ဖြစ်စေ၊ ထိုအခြားစာချုပ်ဝင်နိုင်ငံတွင် သီးခြားပုဂ္ဂိုလ်က အမြဲတမ်းအခြေချတည်ရာဌာနမှ ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်လျှင်ဖြစ်စေ၊ အကောက်တော်နှင့် သက်ဆိုင်သော အခွင့်အရေး သို့မဟုတ် ပစ္စည်းနှင့်စပ်လျဉ်း၍ အကောက်တော်ခြင်း သို့မဟုတ် ဆောင်ရွက်ခြင်းသည် အဆိုပါ အမြဲတမ်းလုပ်ငန်းတည်ရှိရာဌာန သို့မဟုတ် အမြဲတမ်းလုပ်ငန်းတည်ရာ ဌာနနှင့် ထိရောက်စွာ ဆက်စပ်နေလျှင်ဖြစ်စေ ဤအပိုင်း ၁၂ ၏ အပိုင်း ၁ နှင့် ၂ ပါ ပြဌာန်းချက်များနှင့် မသက်ဆိုင်စေရ။ ဤကိစ္စရပ်တွင် အပိုင်း ၇ ပြဌာန်းချက်များနှင့် သက်ဆိုင်စေရမည်။

၅။ (က) အကောက်တော်ထုတ်ပေးသူသည် ထိုနိုင်ငံကိုယ်တိုင် နိုင်ငံရေးအရ ခွဲခြားထားသော ထိုနိုင်ငံ၏ ဌာနပုဂ္ဂိုလ်ဖြစ်လျှင် အကောက်တော်များသည် ယင်းနိုင်ငံ၌ဖြစ်ထွန်းပေါ်ပေါက်သည်ဟု မှတ်ယူရမည်။ သို့ရာတွင် အကောက်တော်ထုတ်ပေးသူသည် စာချုပ်ဝင်နိုင်ငံ၏ဌာနပုဂ္ဂိုလ်ဖြစ်သည် ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ထိုပုဂ္ဂိုလ်၌ စာချုပ်ဝင်နိုင်ငံတစ်ခုတွင် အကောက်တော်များ ဖြစ်ထွန်း၍ပေး ဆောင်ရန်တာဝန်နှင့် ဆက်နွှယ်သော အမြဲတမ်းလုပ် ငန်းတည်ရာဌာန သို့မဟုတ် သတ်မှတ်ထားသည့် အခြေ စိုက်စခန်းရှိလျှင်သော်လည်းကောင်း၊ အကောက်တော်များသည် ယင်းနိုင်ငံ၌ ဖြစ်ထွန်းပေါ်ပေါက်သည်ဟု မှတ်ယူရမည်။ အဆိုပါ အကောက်တော်များကို အဆိုပါ အမြဲတမ်း လုပ်ငန်း တည်ရှိရာ ဌာန သို့မဟုတ် သတ်မှတ်ထားသည့်အခြေစိုက်စခန်းက ကျခံရမည်ဖြစ်လျှင် အဆိုပါအကောက်တော်များသည် အမြဲတမ်းလုပ်ငန်းတည်ရှိရာဌာန သို့မဟုတ် သတ်မှတ်ထားသည့် အခြေ စိုက်စခန်းတည်ရှိရာတွင် ဖြစ်ထွန်းပေါ်ပေါက်သည်ဟု မှတ်ယူရမည်။

(ခ) အပိုင်းခွဲ က အောက်တွင် အကောက်တော်များသည် ဆိုင်ရာစာချုပ်ဝင်နိုင်ငံတစ်ခုခုတွင်မပေါ်ပေါက်သည်ရှိသော် အသုံးပြုမှုအတွက်လည်းကောင်း သို့မဟုတ် အသုံးချလုပ်ကိုင်ခွင့်သော်လည်းကောင်း၊ လုပ်ပိုင်ခွင့် သို့မဟုတ် ပိုင်ဆိုင်ခွင့်သော်လည်းကောင်း ဝန်ဆောင်မှု ဆောင်ရွက်မှုများနှင့်ဆက်နွှယ်၍ ရရှိသောအကောက်တော်များသည် စာချုပ်ဝင်နိုင်ငံတစ်ခုခုတွင်ပေါ်ပေါက်လျှင် ထိုစာချုပ်ဝင်နိုင်ငံတစ်ခုခုတွင်ပေါ်ပေါက်သည်ဟု မှတ်ယူရမည်။

၆။ အကောက်တော်များထုတ်ပေးသူနှင့် ယင်းအကောက်တော်ကို အကျိုးဆက်ခံခွင့်ရှိသော ပိုင်ရှင် တို့အကြား သို့မဟုတ် ထိုသူနှစ်ဦးနှင့် အခြားသူများအကြားတို့တွင် တည်ရှိသောအထူးဆက်ဆံမှုကြောင့် အကောက်တော်များ ပေးသွင်းငွေပေါင်းသည် ယင်းအကောက်တော်များ ပေးဆောင်ခြင်းနှင့်သက်ဆိုင်သော အသုံးပြုမှု သို့မဟုတ် အခွင့်အရေးသို့မဟုတ် သတင်းအချက်အလက်တို့ကို ထောက်ထားလျက် အဆိုပါ ဆက်ဆံမှုများမရှိခဲ့လျှင် အကောက်တော်ပေးသူနှင့် အကျိုးဆက်ခံခွင့်ရှိသူတို့က သဘောတူညီမည် ဖြစ်သည့် ပေးငွေပေါင်းထက်ပိုမိုများပြားနေလျှင် ဤအပိုပါပြဌာန်းချက်များသည် နောက်ဆုံးဖော်ပြ ထားသည့် ငွေပေါင်းနှင့်သာသက်ဆိုင်စေရမည်။ အဆိုပါ ကိစ္စရပ်တွင် ပေးငွေများ၏ ပိုမိုသောအစိတ် အပိုင်းပေါ်တွင် စာချုပ်ဝင်နိုင်ငံအသီးသီး၏ ဥပဒေများနှင့်အညီ ဤသဘောတူစာချုပ် ပါပြဌာန်းချက်များကို ထောက်ထားနိုင်သမျှ ထောက်ထား၍ အခွန်ကောက်ခံမြဲကောက်ခံရမည်။

အပိုဒ် - ၁၃

အခြေပစ္စည်းမှမြတ်စွန်းငွေ

၁။ စာချုပ်ဝင်နိုင်ငံ၏ ဌာနပုဂ္ဂိုလ်တစ်ဦးသည် အခြားစာချုပ်ဝင်နိုင်ငံရှိ မရွှေ့ပြောင်းနိုင်သောပစ္စည်း ကို အပိုဒ် ၆ တွင် ရည်ညွှန်းထားသည့်အတိုင်း လွှဲပြောင်းခြင်းမှဖြစ်ထွန်းသော မြတ်စွန်းငွေများအပေါ် ထိုအခြားစာချုပ်ဝင်နိုင်ငံတွင် အခွန်ကောက်ခံနိုင်သည်။

၂။ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံက အခြားစာချုပ်ဝင်နိုင်ငံတွင် အမြဲတမ်းလုပ်ငန်းတည်ရာဌာန၌ တည်ထောင်ထားသောလုပ်ငန်း၏ ပစ္စည်းတစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း ကိုလည်းကောင်း၊ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံ၏ ဌာနပုဂ္ဂိုလ်တစ်ဦးက အခြားစာချုပ်ဝင်နိုင်ငံတွင် သီးခြား ပုဂ္ဂိုလ်က ဝန်ဆောင်မှုဆောင်ရွက်ခြင်းအတွက် ရရှိသော အခြေစိုက်စခန်းနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင် သောပစ္စည်း ကိုလည်းကောင်း၊ ယင်းအမြဲတမ်းလုပ်ငန်းတည်ရာဌာန သို့မဟုတ် သတ်မှတ်ထားသည့် အခြေစိုက်စခန်းလွှဲပြောင်းခြင်းမှရရှိသည့် မြတ်စွန်းငွေအပါအဝင် သတ်မှတ်ထားသည့် အခြေစိုက်စခန်းကို ဖြစ်စေ၊ တစ်ခုတည်း သို့မဟုတ် စီးပွားရေးလုပ်ငန်း တစ်ရပ်လုံးနှင့်ဖြစ်စေလွှဲပြောင်းခြင်းမှ မြတ်စွန်းငွေများ အပေါ် ထိုအခြားစာချုပ်ဝင်နိုင်ငံတွင် အခွန်ကောက်ခံနိုင်သည်။

၃။ အပြည်ပြည်ဆိုင်ရာသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြသော သင်္ဘော များသို့မဟုတ် လေယာဉ်များ သို့မဟုတ် ယာဉ်များကိုသော်လည်းကောင်း၊ ယင်းသင်္ဘော များသို့မဟုတ် လေယာဉ်များ သို့မဟုတ် ယာဉ်များခုတ်မောင်း ပျံသန်းခြင်းနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သည့် ပစ္စည်း ကိုသော်လည်းကောင်း၊ လွှဲပြောင်းခြင်းမှ မြတ်စွန်းငွေအပေါ် ဌာနပုဂ္ဂိုလ်ဖြစ်သော ကုမ္ပဏီတည်ရှိရာ အခြားစာချုပ်ဝင်နိုင်ငံ၌သာ အခွန်စည်းကြပ်ရမည်။

၄။ ကုမ္ပဏီတစ်ခု၏မတည်ငွေရင်း စတော့ရယ်ယာများ အဓိကမူအားဖြင့် တိုက်ရိုက်သော်လည်း ကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အချိုးညီသော လွှဲပြောင်းခြင်းမှမြတ်စွန်းငွေအပေါ် ယင်းကုမ္ပဏီ ၏မရွှေ့ပြောင်းနိုင်သော ပင်မပစ္စည်းတည်ရှိရာ စာချုပ်ဝင်နိုင်ငံတွင် အခွန်စည်းကြပ်နိုင်သည်။

၅။ စာပိုဒ် ၄ တွင်ဖော်ပြထားချက်မှအပ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံ၏ ကိုယ်စားပြုသည့် ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာများ လွှဲပြောင်းခြင်းမှမြတ်စွန်းငွေအပေါ် ထိုစာချုပ်ဝင်နိုင်ငံတွင် အခွန်စည်းကြပ်နိုင်သည်။

၆။ စာပိုဒ်များ ၁၊ ၂၊ ၃၊ ၄ နှင့် ၅ တို့တွင် ဖော်ပြထားချက်မှအပ အခြားပစ္စည်းတစ်ရပ်ရပ်ကို လွှဲပြောင်းခြင်းမှရရှိသည့်မြတ်စွန်းငွေအပေါ် လွှဲပြောင်းသူဌာနပုဂ္ဂိုလ်ဖြစ်သည့် စာချုပ်ဝင်နိုင်ငံတွင်သာ အခွန်စည်းကြပ်ရမည်။

အပိုဒ် - ၁၄

သီးခြားပုဂ္ဂိုလ်ဆိုင်ရာဝန်ဆောင်မှုများ

၁။ ပညာရှင်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများ သို့မဟုတ် အခြားအလားတူသီးခြားဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ စာချုပ်ဝင်နိုင်ငံ၏ သီးခြားပုဂ္ဂိုလ်ဖြစ်ပြီး ဌာနပုဂ္ဂိုလ်အနေနှင့်လည်းရရှိသော ဝင်ငွေအပေါ် ထိုစာချုပ်ဝင်နိုင်ငံတွင်သာ အခွန်စည်းကြပ်ရမည်။ သို့ရာတွင် အောက်ပါအခြေအနေများတွင် အခြား စာချုပ်ဝင်နိုင်ငံ၌လည်း အခွန်စည်းကြပ်ကောက်ခံနိုင်သည်။

- (က) ၎င်းသည် အမြဲတမ်းအခြေတကျလုပ်ငန်းတည်ရာဌာန ပုံမှန်ရှိပြီး အခြားစာချုပ်ဝင်နိုင်ငံတွင် ၎င်း၏အကျိုးအတွက် ဆောင်ရွက်လျှင် ယင်းကိစ္စရပ်တွင် အခြေတကျလုပ်ငန်း တည်ရာဌာနမှ ရရှိသောဝင်ငွေကိုသာ အခြား စာချုပ်ဝင်နိုင်ငံတွင် အခွန်စည်းကြပ်မှုပြုလုပ်နိုင်သည်။ သို့မဟုတ်
- (ခ) အခြားစာချုပ်ဝင်နိုင်ငံတွင် ထိုနေထိုင်သော အချိန်ကာလ သို့မဟုတ် အချိန်ကာလများသည်ပျမ်းမျှရက်ပေါင်း ၁၈၃ ရက် သို့မဟုတ် ယင်းထက်ကျော်လွန်ပြီး ၁၂ လအတွင်း မည်သည့်ကာလဖြစ်စေ ၎င်း၏လုပ်ငန်းဆောင်ရွက်ချက်အရ အခြားစာချုပ်ဝင်နိုင်ငံတွင် ရရှိသော ဝင်ငွေပေါ်မှာတွင်သာ အခွန်စည်းကြပ်နိုင်သည်။
- (ဂ) အခြားစာချုပ်ဝင်နိုင်ငံတွင် ထိုသူ၏ဝန်ဆောင်မှုလုပ်ငန်းအတွက် အခကြေးငွေကိုထိုစာချုပ်တွင်နိုင်ငံရှိ ဌာနပုဂ္ဂိုလ်ကပေးလျှင် သို့မဟုတ် အဆိုပါ စာချုပ်ဝင်နိုင်ငံရှိ အမြဲတမ်းလုပ်ငန်းတည်ရာဌာနကကျခံပြီး ယင်းအခကြေးငွေသည် အခွန်တရားနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၆၀၀၀ ထက် ကျော်လျှင် အခွန်စည်းကြပ်နိုင်သည်။

၂။ “ပညာရှင်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများ” ဆိုသည့်စကားရပ်တွင် အထူးသဖြင့် သီးခြား လွတ်လပ်သော သိပ္ပံပညာ၊ စာပေ၊ အနုပညာ၊ ပညာရေး သို့မဟုတ် သင်ကြားမှုဆိုင်ရာဆောင်ရွက်ချက် များအပြင် သမားတော်ကြီးများ၊ ရှေ့နေများ၊ အင်ဂျင်နီယာများ၊ ဗိသုကာများ၊ ခွဲစိတ်ကုဆရာဝန်များ၊ သွားဆရာဝန်များနှင့် စာရင်းကိုင်များ၏ သီးခြားဆောင်ရွက်မှုများလည်း ပါဝင်ပါသည်။

အပိုင်း - ၁၅

အဖွဲ့ပြုဆိုင်ရာဝန်ဆောင်မှုများ

၁။ အပိုင်းများ ၁၆၊ ၁၈၊ ၁၉၊ ၂၀ နှင့် ၂၁ ပါပြဋ္ဌာန်းချက်များကို ထောက်ထား၍ စာချုပ်ဝင် နိုင်ငံတစ်နိုင်ငံ၏ ဌာနပုဂ္ဂိုလ်တစ်ဦးက အခြားစာချုပ်ဝင်နိုင်ငံတွင် လုပ်ကိုင်ရခြင်းမဟုတ်လျှင် ယင်းလုပ် ကိုင်သော အလုပ်နှင့်စပ်လျဉ်း၍ ရရှိသောလစာလုပ်ခနှင့်အခြားအလားတူ အခကြေးငွေများ အပေါ် ထိုနိုင်ငံတွင်သာ အခွန်စည်းကြပ်ရမည်။ အခြားစာချုပ်ဝင်နိုင်ငံတွင် လုပ်ကိုင်ရလျှင် ယင်းမှရရှိသော ဝင်ငွေအပေါ် အခြားစာချုပ်ဝင်နိုင်ငံတွင် အခွန်ကောက်ခံနိုင်သည်။

၂။ အပိုင်းခွဲ ၁ ၏ ပြဋ္ဌာန်းချက်များတွင် မည်သို့ပင်ပါရှိစေကာမူ စာချုပ်ဝင်နိုင်ငံ၏ဌာန ပုဂ္ဂိုလ်တစ်ဦး က အခြားစာချုပ်ဝင်နိုင်ငံတွင် အလုပ်နှင့်စပ်လျဉ်း၍ ရရှိသောဝင်ငွေအပေါ် အကယ်၍

(က) သက်ဆိုင်ရာဘဏ္ဍာရေးနှစ်၌ တစ်ဆယ့်နှစ်လတာကာလအတွင်း သက်ဆိုင်ရာစည်းကြပ်နှစ်တွင် ပျမ်းမျှ ၁၈၃ ရက် မကျော်လျှင်

(ခ) အခကြေးငွေကို အခြားနိုင်ငံ၏ဌာနပုဂ္ဂိုလ်မဟုတ်သော အလုပ်ရှင် သို့မဟုတ် အလုပ်ရှင်ကိုယ်စားထုတ်ပေးလျှင်

(ဂ) အခကြေးငွေကို အခြားစာချုပ်ဝင်နိုင်ငံတွင် အလုပ်ရှင်ရှိသည့် အမြဲတမ်းလုပ်ငန်းတည်ရာဌာန သို့မဟုတ်

အခြေတကျလုပ်ငန်းတည်ရာဌာနက ကျခံခြင်းမဟုတ်လျှင် ပထမဖော်ပြသောနိုင်ငံတွင်သာ အခွန်စည်းကြပ်ရမည်။

၃။ ဤအပိုင်း၏ အထက်ပြဋ္ဌာန်းချက်များတွင် မည်သို့ပင်ပါရှိစေကာမူ စာချုပ်ဝင်နိုင်ငံ၏လုပ်ငန်းက အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းက ဆောင်ရွက်နေသော သင်္ဘောတစ်စီး သို့မဟုတ် လေယာဉ်တစ်စီးပေါ်တွင် လုပ်ကိုင်သောအလုပ်နှင့်စပ်လျဉ်း၍ ရရှိသည့်အခကြေးငွေအပေါ် ထိုနိုင်ငံတွင် အခွန်ကောက်ခံရမည်။

အပိုင်း - ၁၆

ဒါရိုက်တာများ၏အခကြေးငွေများ

စာချုပ်ဝင် နိုင်ငံ၏ဌာနပုဂ္ဂိုလ်တစ်ဦးသည် အခြားစာချုပ်ဝင် နိုင်ငံ၏ ဌာနပုဂ္ဂိုလ်ဖြစ်သောကုမ္ပဏီ တွင် ဒါရိုက်တာများအဖွဲ့ဝင်အနေဖြင့် ရရှိသည့်ဒါရိုက်တာများ၏ အခကြေးငွေနှင့် အခြားအလားတူ ပေးငွေများရရှိလျှင် ထိုအခြားစာချုပ်ဝင်နိုင်ငံတွင် အခွန်စည်းကြပ်နိုင်သည်။

အပိုင်း - ၁၇

အနုပညာရှင်များနှင့် အားကစားသမားများ

၁။ အပိုင်း ၁၄ နှင့် ၁၅ တို့တွင် မည်သို့ပင် ပြဋ္ဌာန်းပါရှိစေကာမူ စာချုပ်ဝင်နိုင်ငံ၏ ဌာနေပုဂ္ဂိုလ်က အခြားစာချုပ်ဝင်နိုင်ငံတွင် ပြဇာတ်၊ ရုပ်ရှင်၊ ရေဒီယို၊ ရုပ်မြင်သံကြားစသည်တို့တွင် ဖျော်ဖြေသူတစ်ဦး အနေဖြင့်ဖြစ်စေ၊ ဂီတပညာရှင်တစ်ဦးအနေဖြင့်ဖြစ်စေ၊ အားကစားသမားတစ်ဦးအနေဖြင့်ဖြစ်စေ ပုဂ္ဂိုလ် ဆိုင်ရာ ဆောင်ရွက်ခြင်းမှရရှိသော ဝင်ငွေအပေါ် ထိုစာချုပ်ဝင်နိုင်ငံတွင် အခွန်ကောက်ခံနိုင်သည်။

၂။ ဖျော်ဖြေသူတစ်ဦး သို့မဟုတ် အားကစားသမားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ရရှိသောဝင်ငွေသည် ထိုသူ၊ သူမ ကိုယ်တိုင်အတွက် မဟုတ်ဘဲ အခြားပုဂ္ဂိုလ်တစ်ဦးအတွက် ဖြစ်ထွန်းခဲ့လျှင် ဤသဘောတူစာချုပ်၏ အပိုင်းများ ၇၊ ၁၄ နှင့် ၁၅ တို့တွင် မည်သို့ပင်ပြဋ္ဌာန်းပါရှိစေကာမူ ထိုဝင်ငွေအပေါ် ဖျော်ဖြေသူတစ်ဦး သို့မဟုတ် အားကစားသမားများက ဆောင်ရွက်ပြုလုပ်ခဲ့ရာ စာချုပ်ဝင် နိုင်ငံတွင် အခွန်စည်းကြပ်နိုင်သည်။

၃။ ဤအပိုင်း၏ စာပိုဒ် ၁ နှင့် ၂ တို့တွင် မည်သို့ပင်ပြဋ္ဌာန်းပါရှိစေကာမူ ဖျော်ဖြေသူများ၊ အားကစား သမားများ၊ စာချုပ်ဝင်နိုင်ငံတစ်ခုတွင် ဆောင်ရွက်ခဲ့သည့် အနေအထားသည် ပြည်သူ့ဘဏ္ဍာငွေများမှ လုံလောက်စွာထောက်ပံ့ပေးခဲ့လျှင် စာချုပ်ဝင်နိုင်ငံတစ်ခု (သို့) နိုင်ငံနှစ်ခုစလုံး (သို့) နိုင်ငံရေးအရ ဒေသ အာဏာပိုင် (သို့) နယ်မြေအာဏာပိုင်များမှ ခွင့်ပြုလျှင် အပိုင်း ၁ နှင့် ၂ ပါ အချက်များမသက်ဆိုင်စေရ။

အပိုင်း - ၁၈

ပင်စင်ငွေများ

၁။ အပိုင်း ၁၉ ၏ စာပိုဒ် ၂ ပါ ပြဋ္ဌာန်းချက်များကို ထောက်ထားလျှက် စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံတွင် ဖြစ်ထွန်းဆောင်ရွက်ခဲ့သော အလုပ်အတွက် ပင်စင်ငွေနှင့် အခြားအလားတူ အခကြေးငွေ သို့မဟုတ် နှစ်စဉ်ရငွေကို အခြားစာချုပ်ဝင်နိုင်ငံ၏ ဌာနေပုဂ္ဂိုလ်တစ်ဦးသို့ ထုတ်ပေးလျှင် ယင်းငွေအပေါ် ထိုစာချုပ်ဝင် နိုင်ငံတွင်သာ အခွန်ကောက်ခံရမည်။

၂။ “နှစ်စဉ်ရငွေ ဆိုသည့်စကားရပ်သည် ငွေ သို့မဟုတ် ငွေကြေးတန်ဖိုးအဖြစ် အလုံအလောက် အပြည့်အဝ ပေးအပ်ရန် တာဝန်အရ တစ်သက်တာအတွင်းဖြစ်စေ၊ သီးခြားဖော်ပြထားသော သို့မဟုတ် သတ်မှတ်ပေးထားသောကာလအတွင်းဖြစ်စေ ဆောင်ရွက်ခဲ့သောအလုပ်အတွက် တာဝန်အရပေးရန်ရှိ သောသတ်မှတ်ငွေများကို ဆိုသည်။

အပိုဒ် - ၁၉

အစိုးရတာဝန်အဖြစ်ထမ်းဆောင်ခြင်း

- ၁။ (က) စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံကဖြစ်စေ၊ ယင်းနိုင်ငံ၏နိုင်ငံရေးအရ ခွဲခြားထားသော ပြည်နယ် နှင့်တိုင်းခွဲများ သို့မဟုတ် ဒေသန္တရအာဏာပိုင် သို့မဟုတ် ဥပဒေအရ ဖွဲ့စည်းထားသည့်အဖွဲ့တစ်ရပ်က ဖြစ်စေ၊ ယင်းတို့အတွက် အမျှထမ်းဆောင်ရွက်ပေးသော ပုဂ္ဂိုလ်တစ်ဦးခြင်းသို့ ထုတ်ပေးသော ပင်စင်ငွေမှအပ လစာများ၊ လုပ်ခများနှင့် အခြားအလားတူ အခကြေးငွေများအပေါ် ထိုနိုင်ငံတွင် အခွန်ကောက်ခံရမည်။
- (ခ) သို့ရာတွင် ယင်းသို့အမျှထမ်းဆောင်ခြင်းကို အခြားစာချုပ်ဝင်နိုင်ငံတွင် ပြုလုပ်ပေးရပြီး အခကြေးငွေရရှိသူသည် ထိုအခြားစာချုပ်ဝင်နိုင်ငံ၏ ဌာနေပုဂ္ဂိုလ်ဖြစ်ကာ -
- (၁) ထိုအခြားစာချုပ်ဝင်နိုင်ငံ၏ တိုင်းရင်းသားဖြစ်လျှင်သော်လည်းကောင်း
- (၂) ယင်းအမျှထမ်း ဆောင်ရွက်ခြင်းအတွက်သာဖြစ်ပြီး ထိုနိုင်ငံ၏ ဌာနေပုဂ္ဂိုလ်မဟုတ်လျှင်သော်လည်းကောင်း၊ ထိုအခကြေးငွေအပေါ် အခြားစာချုပ်ဝင်နိုင်ငံတွင်သာ အခွန်စည်းကြပ်ရမည်။
- ၂။ (က) စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံ သို့မဟုတ် နိုင်ငံရေးအရခွဲခြားထားသော ပြည်နယ်နှင့်တိုင်းခွဲတစ်ခု၊ ဒေသန္တရ အာဏာပိုင် အဖွဲ့တစ်ရပ်ရပ် သို့မဟုတ် ဥပဒေနှင့်အညီဖွဲ့စည်းထားသော အဖွဲ့အစည်းကဖြစ်စေ၊ ယင်းနိုင်ငံစသည်များက တည်ထောင်သောရန်ပုံငွေမှဖြစ်စေ၊ အမျှထမ်းဆောင်၍ပေးသောအခကြေးငွေ သို့မဟုတ် ပင်စင်ငွေအတွက် ထိုနိုင်ငံ၌သာ အခွန်စည်းကြပ်ရမည်။
- (ခ) မည်သို့ပင်ဆိုစေကာမူ ပုဂ္ဂိုလ်တစ်ဦးသည် ဌာနေ သို့မဟုတ် ၎င်းနိုင်ငံ၏ နိုင်ငံခြားသားဖြစ်ခဲ့လျှင် ၎င်းပင်စင်အား အခြားစာချုပ်ဝင်နိုင်ငံတွင် အခွန်စည်းကြပ်ခြင်းပြုရမည်။
- ၃။ အပိုဒ်များ ၁၅၊ ၁၆၊ ၁၇ နှင့် ၁၈ တို့ပါ ပြဌာန်းချက်များသည် စာချုပ်ဝင်နိုင်ငံ၊ နိုင်ငံရေးအရ ခွဲခြားထားသော ပြည်နယ်နှင့်တိုင်းခွဲတစ်ခု သို့မဟုတ် ဒေသန္တရအာဏာပိုင်အဖွဲ့တစ်ရပ်အတွက် ဆောင် ရွက်ပေးသောစီးပွားရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ အမျှထမ်းဆောင်ပေးခြင်းနှင့် သက်ဆိုင်သောအခကြေးငွေ သို့မဟုတ် ပင်စင်ငွေ၊ လစာများ၊ လုပ်ခများနှင့် အခြားအလားတူငွေများတို့နှင့် သက်ဆိုင်စေရမည်။

အပိုဒ် - ၂၀

ကျောင်းသား/သူများ

- ၁။ ကျောင်းသား/သူတစ်ဦးသည် အခြားစာချုပ်ဝင်နိုင်ငံသို့မသွားရောက်မီအ ချိန်အတောအတွင်း စာချုပ်ဝင်နိုင်ငံ၏ ဌာနေပုဂ္ဂိုလ်ဖြစ်ပြီး အခြားစာချုပ်ဝင်နိုင်ငံတွင် ရောက်ရှိနေခြင်းမှာ ၎င်း၏ပညာရေး (သို့) သင်တန်းတက်ရောက်ခြင်း ကိစ္စရပ်အတွက်အလို့ငှာဖြစ်ပြီး ထောက်ပံ့ကြေးများ၊ ချေးငွေများနှင့် ဆုကြေးငွေ များမှတစ်ပါး အခြားစာချုပ်ဝင်နိုင်ငံတွင် အောက်ပါကိစ္စရပ်များအတွက် အခွန်ကင်းလွတ်ခွင့်ရှိသည်။ -

- (က) အခြားဝင်နိုင်ငံတွင်ရောက်ရှိနေသော ၎င်းသူအား ၎င်း၏ နေရေး၊ ထိုင်ရေးစရိတ်များ၊ ပညာရေးနှင့်သင်တန်းအတွက် သုံးစွဲရန် ၎င်းစာချုပ်ဝင်နိုင်ငံပြည်ပတွင် နေထိုင်လျက်ရှိသောသူများထံမှ ပေးပို့သည့်ငွေကြေးများ၊ နှင့်
- (ခ) အခြားစာချုပ်ဝင်နိုင်ငံတွင်ရောက်ရှိနေသော ၎င်းအလုပ်လုပ်ကိုင်ရာဌာနမှ ရရှိသည့်အခြားရငွေများသည် သင်ကြားအားထုတ်နေသည့် ကိစ္စရပ်များနှင့် တိုက်ရိုက်ဆက်သွယ်နေရမည်။

၂။ ဤအပိုဒ်ပါ အကျိုးခံစားခွင့်များသည် သင့်တင့်သော (သို့) အစဉ်အလာအရလိုအပ်လျှင် သက်တမ်းတိုးသင့်လျှင် ၎င်း၏ပညာရေး (သို့) သင်တန်းတက်ရောက်ပြီးစီးရန်အတွက် ၎င်းနိုင်ငံသို့စတင် ရောက်ရှိသည့်နေ့မှတစ်ဆက်တည်း (၆)နှစ်ကာလထက် မပိုစေရပါ။

အပိုဒ် - ၂၁

ဝါမောက္ခများ၊ ဆရာများနှင့် သုတေသီပညာရှင်များ

၁။ ဝါမောက္ခ၊ ဆရာ (သို့) သုတေသီပညာရှင်သည် အခြားစာချုပ်ဝင်နိုင်ငံသို့သွားရောက်မီ စာချုပ် ဝင်နိုင်ငံတွင် ဌာနေတစ်ဦးဖြစ်ပြီး အခြားစာချုပ်ဝင်နိုင်ငံသို့ စာသင်ကြားရေး (သို့) သုတေသနပညာ လုပ်ငန်း အတွက် (သို့) လုပ်ငန်းနှစ်ရပ်စလုံးကို တက္ကသိုလ်၊ ကောလိပ် (သို့) အခြားအလားတူအသိအမှတ်ပြု သိပ္ပံတို့တွင် လုပ်ဆောင်နေပါက ၎င်းစာချုပ်ဝင်နိုင်ငံတွင် ရရှိသောအခြားရငွေများအပေါ်တွင် အခွန်ကင်း လွတ်ခွင့်ရှိစေပြီး ၎င်းအခြားစာချုပ်ဝင်နိုင်ငံတို့တွင် စတင်ရောက်ရှိသည့်နေ့မှ ၂ နှစ်ကာလထက် မပိုစေရ။

၂။ ဤအပိုဒ်သည် သုတေသနပြုမှုသက်သက်အတွက် ရရှိသည့်ဝင်ငွေပေါ်တွင်သာ ၎င်းတစ်ဦးချင်း ပုဂ္ဂိုလ်သည် ပြုလုပ်ခဲ့သည့် သုတေသနပြုမှုကိစ္စရပ်သည် အများပြည်သူအကျိုးအတွက်သာ ဖြစ်စေရမည် ဖြစ်ပြီး သီးခြားပုဂ္ဂိုလ်တစ်ဦး (သို့) အများအတွက် အကျိုးဖြစ်ထွန်းစေမှုနှင့် မသက်ဆိုင်စေရ။

၃။ ဤအပိုဒ်အလိုငှာ သီးခြားပုဂ္ဂိုလ်တစ်ဦးသည် စာချုပ်ဝင်နိုင်ငံတစ်ခုတွင် ဌာနေပုဂ္ဂိုလ်အဖြစ် မှတ်ယူ ရန်မှာ ၎င်းသည် ၎င်းနိုင်ငံ၏ ဘဏ္ဍာရေးနှစ်အတွင်း ဌာနေပုဂ္ဂိုလ်ဖြစ်နေပြီး အခြားစာချုပ်ဝင်နိုင်ငံသို့ ၎င်းသည်ဖော်ပြပါ ဘဏ္ဍာရေးနှစ်တွင် သွားရောက်ပြီး (သို့) အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် သွားရောက် ခြင်းဖြစ်စေရမည်။

အပိုဒ် - ၂၂

အတိအလင်းဖော်ပြထားသောဝင်ငွေ

၁။ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံ၏ ဌာနေပုဂ္ဂိုလ်တစ်ဦးရရှိသောဝင်ငွေသည် ဤသဘောတူစာချုပ်ပါ အထက်အပိုဒ်များတွင် အတိအလင်းဖော်ပြထားခြင်းမရှိသော ဝင်ငွေအမျိုးအစားဖြစ်ပါက ယင်းဝင်ငွေ အပေါ် ထိုနိုင်ငံ၌သာအခွန်စည်းကြပ်ရမည်။ သို့ရာတွင် ယင်းဝင်ငွေသည် အခြားဝင်နိုင်ငံအတွင်းရှိ ဝင်ငွေ ရလမ်းများမှဖြစ်ထွန်းလာလျှင်မူ ထိုအခြားစာချုပ်ဝင်နိုင်ငံ၌လည်း အခွန်စည်းကြပ်နိုင်သည်။

၂။ စာပိုဒ် ၁ ပါ အချက်အလက်များသည် အပိုဒ် ၆ စာပိုဒ်တွင် ဖော်ပြပါရှိသော မလွဲမပြောင်းနိုင်သော ပစ္စည်းများမှ ဝင်ငွေမှတစ်ပါးသက်ဆိုင်ခြင်းမရှိစေရ။ သို့ရာတွင် ၎င်းဝင်ငွေကိုလက်ခံရရှိသူသည် စာချုပ်ဝင် နိုင်ငံတစ်ခု၏ ဌာနေပုဂ္ဂိုလ်ဖြစ်ပြီး အခြားစာချုပ်ဝင်နိုင်ငံတွင် စီးပွားရေးလုပ်ငန်းကို ၎င်းနိုင်ငံတွင် တည်ရှိ သောအမြတ်ခံဌာနေလုပ်ငန်းမှတစ်ဆင့် ပြုလုပ်ဆောင်ရွက်လျှင် (သို့) အခြေချလုပ်ငန်းတစ်ရပ်မှ သီးခြား လွတ်လပ်သော ပုဂ္ဂလိကဝန်ဆောင်မှုလုပ်ငန်းကို အခြားစာချုပ်ဝင်နိုင်ငံတွင် ဆောင်ရွက်လျှင်သော် လည်းကောင်း၊ လုပ်ပိုင်ခွင့် (သို့) ပိုင်ဆိုင်မှုတို့အပေါ် ဆက်စပ်၍ ထိုဝင်ငွေပေးပြီး ဖော်ပြပါ အမြတ်ခံဌာနေ လုပ်ငန်း သို့မဟုတ် အခြေချလုပ်ငန်းတစ်ရပ်နှင့် ထိရောက်စွာဆက်သွယ်မှုရှိရ မည်။ အပိုဒ် ၇ သို့မဟုတ် အပိုဒ် ၁၄ ပါ အချက်အလက်များနှင့် ယင်းကိစ္စအတွက် အခြေအနေပေါ်တွင် မူတည်၍ အကျိုးသက် ရောက်စေရမည်။

၃။ စာပိုဒ် ၁ ပါ အချက်အလက်များနှင့် အကျိုးမဝင်၊ မစဉ်းစားဘဲ စာချုပ်ဝင်နိုင်ငံတစ်ခု၏ ဌာနေပုဂ္ဂိုလ်သည် အခြားစာချုပ်ဝင်နိုင်ငံတွင် ထိပါက်၍ ရရှိသောငွေ၊ ပြိုင်ပွဲ၊ ကစားပွဲများ အစုစုတို့မှ ရရှိသော ဝင်ငွေများကို အခြားစာချုပ်ဝင်နိုင်ငံတွင် စည်းကြပ်မှုခံယူနိုင်သည်။

အပိုဒ် - ၂၃

သက်သာခွင့်ကိုကန့်သတ်ခြင်း

၁။ ဤသဘောတူစာချုပ်တွင် အတိအလင်း ဆန့်ကျင်ပြဌာန်းထားချက်များမှတစ်ပါး စာချုပ်ဝင် နိုင်ငံတစ်နိုင်ငံ၏တည်ဆဲဥပဒေများအရ ဝင်ငွေခွန်ကောက်ခံခြင်းနှင့် စပ်လျဉ်း၍ ဆက်လက်အတည် ဖြစ်ရမည်။ စာချုပ်ဝင်နိုင်ငံနှစ်နိုင်ငံလုံးတွင် အခွန်စည်းကြပ်ရမည်ဆိုပါက ဤအပိုဒ်၏ အောက်ဖော်ပြပါ

စာပိုဒ်များနှင့်အညီ နှစ်ထပ်အခွန်စည်းကြပ်ခြင်းမှ သက်သာခွင့်ပေးရမည်။

၂။ မြန်မာနိုင်ငံ၌ -

(က) မြန်မာနိုင်ငံတော် ဌာနေပုဂ္ဂိုလ်သည် ဤသဘောတူစာချုပ်ပါ အချက်အလက်များအရ ဝင်ငွေရရှိလျှင် အိန္ဒိယနိုင်ငံတွင် အခွန်စည်းကြပ်ကောက်ခံနိုင်ပြီး မြန်မာနိုင်ငံမှထိုဌာနေ ပုဂ္ဂိုလ်သည် အိန္ဒိယနိုင်ငံတွင်ပေးဆောင်ခဲ့ရသော အခွန်ငွေနှင့် ညီမျှသောငွေကို ထို ဌာနေပုဂ္ဂိုလ်က ရရှိသောဝင်ငွေမှ မြန်မာနိုင်ငံအနေဖြင့် နှုတ်ပယ်ပေးရမည်။ ထိုနှုတ်ပယ်

မျှမပြုမီ အိန္ဒိယနိုင်ငံတွင် ရရှိသောဝင်ငွေအစိတ်အပိုင်း အပေါ်တွင် နှုတ်ပယ်မှုမပြုမီ စည်းကြပ်ခံရသော ဝင်ငွေပမာဏထက် မပိုစေရ။

- (ခ) ဤသဘောတူစာချုပ်ပါ အချက်အလက်များအရ မြန်မာနိုင်ငံ၏ ဌာနပုဂ္ဂိုလ်သည် ၎င်းရရှိသောဝင်ငွေအပေါ်တွင် မြန်မာနိုင်ငံ၌ အခွန်စည်းကြပ်မှုကင်းလွတ်ခွင့်ရှိသော်လည်း ၎င်းဌာနပုဂ္ဂိုလ်၏ ကျန်ရှိသည့်ဝင်ငွေပမာဏ အခွန်စည်းကြပ်မှု တွက်ချက်ရာတွင် ထိုကင်းလွတ်ခွင့်ပေးခဲ့သော ဝင်ငွေအပေါ် ထည့်သွင်းတွက်ချက်ရမည်။

၃။ အိန္ဒိယနိုင်ငံ၌

- (က) အိန္ဒိယနိုင်ငံဌာနပုဂ္ဂိုလ်သည် ဤသဘောတူစာချုပ်ပါ အချက်အလက်များအရဝင်ငွေရရှိလျှင် မြန်မာနိုင်ငံတွင် အခွန်စည်းကြပ်မှုခံယူနိုင်ပြီး အိန္ဒိယနိုင်ငံအနေဖြင့် ထိုဌာနပုဂ္ဂိုလ်အပေါ်တွင် မြန်မာနိုင်ငံမှစည်းကြပ်ကောက်ခံသော အခွန်ငွေနှင့်ညီမျှသောပမာဏကိုအိန္ဒိယနိုင်ငံမှ ကောက်ခံသည့် အခွန်ငွေမှနှုတ်ပယ်ခွင့်ပြုပေးရမည်။ ၎င်းနှုတ်ပယ်သည့် အခွန်ငွေသည် နှုတ်ပယ်မှုမပြုမီ တွက်ချက်ထားသော ပမာဏအနေအထားသည် မြန်မာနိုင်ငံတွင် ရရှိသောဝင်ငွေအပေါ်တွင် စည်းကြပ်သည့်အခွန်ငွေထက် မပိုစေရ။

- (ခ) ဤသဘောတူစာချုပ်ပါ အချက်အလက်များနှင့်အညီ အိန္ဒိယနိုင်ငံ၏ဌာနပုဂ္ဂိုလ်အပေါ် ၎င်းရရှိသောဝင်ငွေအပေါ် အိန္ဒိယနိုင်ငံမှ အခွန်ကင်းလွတ်ခွင့်ပြုလျှင် ၎င်းဌာနပုဂ္ဂိုလ်၏ ကျန်ဝင်ငွေအပေါ်တွင် အခွန်တွက်ချက်ရာ၌ ၎င်းအခွန်ကင်းလွတ်ခွင့်ပြုခဲ့သော ဝင်ငွေကို ထည့်သွင်းစဉ်းစားရမည်။

အပိုဒ် - ၂၄

ခွဲခြားမှုမပြုလုပ်ရေး

၁။ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံ၏ တိုင်းရင်းသားများအား အခြားစာချုပ်ဝင်နိုင်ငံတွင် အခွန်ပေးဆောင် ရခြင်း သို့မဟုတ် အခွန်နှင့်ဆက်နွှယ်သည့် လိုအပ်ချက်များနှင့် စပ်လျဉ်း၍ ထိုအခြားစာချုပ်ဝင်နိုင်ငံတွင် ယင်း၏ တိုင်းရင်းသားများအား အလားတူအခြေအနေမျိုးတွင် အခွန်စည်းကြပ်ခြင်း သို့မဟုတ် အခွန်နှင့် ဆက်နွှယ်သည့်လိုအပ်ချက်များထက် ပိုမိုဝန်လေးသောအခွန် တာဝန်မရှိစေရ။ ယင်းအချက်သည် အပိုဒ် ၁ ၏အချက်အလက်များကို ထည့်သွင်းမစဉ်းစားဘဲ စာချုပ်ဝင်နိုင်ငံတစ်ခု သို့မဟုတ် နှစ်နိုင်ငံစလုံးရှိဌာန မဟုတ်သော ပုဂ္ဂိုလ်များကို အကျုံးဝင်သက်ဆိုင်စေရမည်။

၂။ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံ၏ အခြားစာချုပ်ဝင်နိုင်ငံတွင် အမြဲတမ်းလုပ်ငန်း တည်ရာဌာနရှိသည့် စီးပွားရေးလုပ်ငန်းအပေါ် အခွန်စည်းကြပ်ရာတွင် ထိုအခြားစာချုပ်ဝင်နိုင်ငံတွင် အလားတူလုပ်ငန်းလုပ်ကိုင် နေသည့် လုပ်ငန်းအပေါ် အခွန်စည်းကြပ်သည်ထက်မလျော့နည်းစေရ။ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် အခြားစာချုပ်ဝင်နိုင်ငံ၏ ဌာနပုဂ္ဂိုလ်များကို ပုဂ္ဂိုလ်တစ်ဦးချင်းခွင့်ပြုငွေ၊ သက်သာခွင့်ငွေများနှင့်လျော့ပေါ့

မျိုးများကို အခွန်စည်းကြပ်ရန်ကိစ္စအလို့ငှာ ၎င်း၏အနေအထား သို့မဟုတ် မိသားစုတာဝန်များကို စာချုပ် ဝင်နိုင်ငံမှ မိမိ၏ဌာနေပုဂ္ဂိုလ်များသို့ ခွင့်ပြုခြင်းနှင့် ဤအချက်အလက်နှင့် သက်ဆိုင်ခြင်းမရှိစေရ။ ဤအချက်အလက်သည် အခြားစာချုပ်ဝင်နိုင်ငံ၏ ကုမ္ပဏီတစ်ခု၏အမြဲတမ်းလုပ်ကိုင်ရာဌာနမှရရှိသော အကျိုးအမြတ်များကို ပထမဖော်ပြပါစာချုပ်ဝင်နိုင်ငံနှင့် အလားတူ ကုမ္ပဏီအကျိုးအမြတ်အပေါ် စည်းကြပ် သည့်အခွန်နှုန်းထားသည် ပထမဖော်ပြပါစာချုပ်ဝင်နိုင်ငံနှင့် မြင့်မားနေသော်လည်း အတားအဆီးသဖွယ် မဖြစ်စေရသည့်အပြင် စာပိုဒ် ၃ အပိုဒ် ၇ ပါ အချက်အလက်များနှင့်လည်း အခြင်းမပွားစေရ။

၃။ ခြွင်းချက်အရ အပိုဒ် ၉ ၏ စာပိုဒ် ၁၊ အပိုဒ် ၁၁ ၏ စာပိုဒ် ၇၊ အပိုဒ် ၁၂ ၏ စာပိုဒ် ၆ ပါ အချက်အလက်များသည် အတိုးငွေများ၊ အကောက်တော်ငွေများနှင့် အခြားထုတ်ပေးငွေများသည် စာချုပ်ဝင်နိုင်ငံ၏ လုပ်ငန်းတစ်ရပ်မှ အခြားစာချုပ်ဝင်နိုင်ငံ၏ ဌာနေပုဂ္ဂိုလ်သို့ ယင်းလုပ်ငန်းအပေါ် စည်းကြပ်ရန် အမြတ်ငွေများကို တွက်ချက်ရာတွင် ဆောင်ရွက်ရန်အတွက် ပထမစာချုပ်ဝင်နိုင်ငံတွင် အလားတူအခြေအနေများနှင့်အညီ ထုတ်ပေးခဲ့ရသော အနေအထားအတိုင်း နှုတ်ပယ်ပေးရမည်။

၄။ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံ၏ လုပ်ငန်းများသည် အခြားစာချုပ်ဝင်နိုင်ငံ၏ ဌာနေပုဂ္ဂိုလ်တစ်ဦးက သို့မဟုတ် အများကမတည်ငွေရင်းအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပိုင်ဆိုင်သည့် သို့မဟုတ် ထိန်းချုပ်သည့်လုပ်ငန်းများသည် ထိုအရပ်ဒေသနှင့် ဆက်စပ်နေသည့်စာချုပ်ဝင်နိုင်ငံ၏ မည်သည့်အခွန်စည်းကြပ်ခြင်း သို့မဟုတ် မည်သည့် လိုအပ်ချက်ကိုမျှ အခွန်ပေးဆောင်ရန် တာဝန်မရှိစေရ။ ပထမဖော်ပြသည့်နိုင်ငံတွင် အခြားအလားတူ စီးပွားရေးလုပ်ငန်းအပေါ် အခွန်စည်းကြပ်ခြင်း သို့မဟုတ် အခွန်နှင့်ဆက်နွှယ်သည့် လိုအပ်ချက်များထက် ပိုမိုဝန်လေးသော အခွန်တာဝန်မရှိစေရ။

၅။ ဤစာပိုဒ်တွင် အခွန်စည်းကြပ်ခြင်းဟူသော စကားရပ်သည် ဤသဘောတူစာချုပ်အရ ကောက်ခံ သည့်အခွန်များကို ဆိုလိုသည်။

အပိုဒ် - ၂၅

နှစ်ဖက်အပြန်အလှန်သဘောတူညီချက်လုပ်ထုံးလုပ်နည်းများ

၁။ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံ၏ ဌာနေပုဂ္ဂိုလ်တစ်ဦးက စာချုပ်ဝင်နိုင်ငံ သို့မဟုတ် နှစ်နိုင်ငံလုံး၏ လုပ်ဆောင်ချက်များသည် အခွန်စည်းကြပ်ရာတွင် မိမိအတွက်ဤသဘောတူစာချုပ်နှင့် မညီညွတ်သည့် အကျိုးသက်ရောက်မှုရှိသည် သို့မဟုတ် ရှိနိုင်သည်ဟုယူဆလျှင် ထိုနိုင်ငံများတွင်ပြဌာန်းထားရှိသည့် အခွန် ဥပဒေများအရ ကုစားခွင့်ရှိစေကာမူ ထိုသူသည်ယင်းအမျိုးမျိုး မိမိဌာနေပုဂ္ဂိုလ်ဖြစ်သည့် နိုင်ငံ၏အခွင့်အရ အာဏာပိုင်များထံတင်ပြနိုင်သည်။ သို့မဟုတ် မိမိ၏အမျိုးသား အပိုဒ် ၂၄ ၏ စာပိုဒ် ၁ တွင် အကျုံးဝင်လျှင် မိမိတိုင်းရင်းသားဖြစ်ရာ နိုင်ငံ၏အခွင့်အာဏာပိုင်ထံ တင်ပြနိုင်သည်။ ဤသဘောတူစာချုပ်ပါပြဌာန်းချက် များနှင့် ဆန့်ကျင်၍ အခွန်စည်းကြပ်ကောက်ခံထားလျှင်အမျိုးမျိုး ပထမအကြိမ် နှိုင်းတစ်စာပေးသည့်နေ့မှ စ၍သုံးနှစ်အတွင်း တင်သွင်းနိုင်သည်။

၂။ အခွင့်ရအာဏာပိုင်က ကန့်ကွက်ချက်သည် မှန်ကန်ပြီး သင့်တင့်လျောက်ပတ်သော ဖြေရှင်းမှုကို မိမိကိုယ်တိုင်ဆောင်ရွက်မပေးနိုင်လျှင် အခြားစာချုပ်ဝင်နိုင်ငံ၏အခွင့်ရအာဏာပိုင်နှင့် နှစ်ဦးနှစ်ဖက်ညှိနှိုင်း၍ ဤသဘောတူညီချက်နှင့် ညီညွတ်မှုမရှိသော အခွန်နှစ်ထပ်ကျသင့်ခြင်းကို ရှောင်ရှားရန်အတွက် အမျက်စွဲကိုဖြေရှင်းပေးရမည်။ စာချုပ်ဝင်နိုင်ငံများ၏ ပြည်တွင်းဥပဒေများမည်သို့ပင်ဆိုစေကာမူ မည်သည့် သဘောတူချက်ရရှိအသုံးချရာတွင် စည်းကမ်းသတ်ကာလမသက်ရောက်စေရ။

၃။ စာချုပ်ဝင်နိုင်ငံများ၏ အခွင့်ရအာဏာပိုင်များသည် ဤသဘောတူစာချုပ်ကို အဓိပ္ပာယ်ဖွင့် ဆိုရာတွင်ဖြစ်စေ၊ ဆောင်ရွက်သည်အခါတွင်ဖြစ်စေ၊ အခက်အခဲ သို့မဟုတ် သံသယပေါ်ပေါက် လာလျှင် နှစ်ဦးနှစ်ဖက်သဘောတူညီမှုရှိစေရန် ကြိုးစားဆောင်ရွက်ရမည်။ ဤသဘောတူစာချုပ်တွင် ပြဌာန်းမထား သောကိစ္စများတွင် အခွန်နှစ်ထပ်ကျသင့်ခြင်းကို ရှောင်ရှားရန်အတွက်လည်း ယင်းတို့နှစ်ဦးနှစ်ဖက် ညှိနှိုင်းနိုင်သည်။

၄။ စာချုပ်ဝင်နိုင်ငံများ၏ အခွင့်ရအာဏာပိုင်များသည် အထက်ဖော်ပြပါ စာပိုဒ်များနှင့်စပ်လျဉ်း၍ သဘောတူညီချက်ရရှိရေးအတွက် တစ်ဖက်နှင့်တစ်ဖက် တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်နိုင်သည်။ နှုတ်ဖြင့် သဘောထားထင်မြင်ချက်များရယူပြီး သဘောတူညီမှုရောက်ရှိရာ အကြံပြုလိုလျှင် ယင်းကဲ့သို့ သဘောထားဖလှယ် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာစာချုပ်ဝင်နိုင်ငံများ၏ တာဝန်ရှိပုဂ္ဂိုလ်များပါဝင် စေသော ကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် ကော်မရှင်တစ်ရပ်ဖွဲ့စည်း ဆောင်ရွက်သွားရမည်။

အပိုဒ် - ၂၆

သတင်းအချက်အလက်များအပြန်အလှန်ဖလှယ်ခြင်း

၁။ စာချုပ်ဝင်နိုင်ငံများ၏ အခွင့်ရအာဏာပိုင်များသည် ဤသဘောတူစာချုပ်ပါ ပြဌာန်းချက်များကို ဖြစ်စေ၊ ဤသဘောတူစာချုပ်နှင့်မဆန့်ကျင်သည့်စာချုပ်ဝင်နိုင်ငံ၏ ပြည်တွင်းအခွန်ဥပဒေများကိုဖြစ်စေ လိုက်နာဆောင်ရွက်ရာတွင် လိုအပ်သောသတင်းအချက်အလက်များကို ဖလှယ်ရမည်။ ၎င်းဖလှယ်သည့် ကိစ္စရပ်တွင် စာချုပ်ဝင်နိုင်ငံများ၏ အခွန်အရပ်ရပ်ကို စာချုပ်ဝင်နိုင်ငံများကိုယ်စား (သို့) နိုင်ငံရေးအရ ဓေသခွဲများ (သို့) ဒေသအာဏာပိုင်များက ဤစာချုပ်နှင့်ဆန့်ကျင်ဘက်မဖြစ်စေသော အခွန်စည်းကြပ် ကောက်ခံခြင်းများ ဖြစ်ရမည်။ အပိုဒ် ၁ နှင့် ၂ ပါ အချက်များအနေဖြင့် ဤသတင်းဖလှယ်မှုကို ဟန့်တားရာမရောက်စေရပါ။

၂။ စာချုပ်ဝင်နိုင်ငံက ထိုသို့ဖလှယ်သည့်သတင်းတစ်ရပ်ရပ်ကို ယင်းနိုင်ငံ၏ ပြည်တွင်းအခွန်များဆိုင် ရာဥပဒေများအရ သတင်းအချက်အလက်များနည်းတူ လျှို့ဝှက်အဆင့် ထားရှိရမည်။ အဆိုပါသတင်း အချက်အလက်များကို ဤသဘောတူစာချုပ်နှင့်အကျိုးဝင်သည့် အခွန်စည်းကြပ်ကောက်ခံခြင်း သို့မဟုတ် ကောက်ခံခြင်းနှင့်အညီ တိကျစွာဆောင်ရွက်စေခြင်း၊ တရားစွဲဆိုခြင်း၊ အယူခံများဆုံးဖြတ်ခြင်းတို့နှင့် ဆက်နွယ်နေသည့်ပုဂ္ဂိုလ်များ၊ အာဏာပိုင်များ (တရားရုံးများနှင့် အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ

ဆိုင်ရာဥပဒေများအရ သတင်းအချက်အလက်များနည်းတူလျှို့ဝှက်အဆင့် ထားရှိရမည်။ အဆိုပါသတင်း အချက်အလက်များကို ဤသဘောတူစာချုပ်နှင့်အကျိုးဝင်သည့် အခွန်စည်းကြပ်ကောက်ခံခြင်း သို့မဟုတ် ကောက်ခံခြင်းနှင့်အညီ တိကျစွာဆောင်ရွက်စေခြင်း၊ တရားစွဲဆိုခြင်း၊ အယူခံများဆုံးဖြတ်ခြင်းတို့နှင့် ဆက်နွှယ်နေသည့်ပုဂ္ဂိုလ်များ၊ အာဏာပိုင်များ (တရားရုံးများနှင့် အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင်)ကိုသာထုတ်ဖော်ပြောဆိုရမည်။ အဆိုပါသတင်းအချက်အလက်များကို အစိုးရရုံးများ သို့မဟုတ် တရားရေးဆိုင်ရာဆုံးဖြတ်ချက်များအတွက် ထုတ်ဖော်ပြောဆိုနိုင်သည်။

၃။ ဤအပိုဒ်၏ စာပိုဒ် ၁ ပါပြဋ္ဌာန်းချက်များသည် အောက်ဖော်ပြပါ မည်သည့်ကိစ္စရပ်တွင်မျှ စာချုပ်ဝင်နိုင်ငံ၏ အခွင့်ရအာဏာပိုင်များအပေါ် တာဝန်ရှိသည်ဟု အဓိပ္ပာယ်ကောက်ယူခြင်းမပြုရ -

- (က) စာချုပ်ဝင်နိုင်ငံ သို့မဟုတ် အခြားစာချုပ်ဝင်နိုင်ငံ၏ ဥပဒေများ၊ အုပ်ချုပ်မှုဆိုင်ရာ လက်တွေ့ကျင့်သုံးမှုများ နှင့်ဆန့်ကျင်ပြီး အုပ်ချုပ်ရေးဆိုင်ရာစီမံချက်ဖြင့် ဆောင်ရွက်ခြင်း၊
- (ခ) စာချုပ်ဝင်နိုင်ငံ သို့မဟုတ် အခြားစာချုပ်ဝင်နိုင်ငံ၏ ဥပဒေများအရ သို့မဟုတ် သာမန်အားဖြင့် အုပ်ချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မရရှိနိုင်သော သတင်းအချက်အလက်များကို ဖြည့်ဆည်းပေးခြင်း၊
- (ဂ) မည်သည့် ကုန်သွယ်ရေး၊ စီးပွားရေး၊ စက်မှုလက်မှု၊ ကူးသန်းရောင်းဝယ်ရေး သို့မဟုတ် ပညာရှင်လုပ်ငန်းဆိုင်ရာ လျှို့ဝှက်ချက် သို့မဟုတ် ကုန်သွယ်ရေးလုပ်ငန်းစဉ် သို့မဟုတ် သတင်းအချက်အလက်များကို ဖော်ထုတ်ပြောဆိုပါက အများပြည်သူဆိုင်ရာမူဝါဒနှင့် ဆန့်ကျင်မှုဖြစ်သည့် သတင်းအချက်အလက်များကို ဖြည့်ဆည်းပေးခြင်း။

၄။ စာချုပ်ဝင်နိုင်ငံတစ်ခုမှ ဤအပိုဒ်၏ သဘောတရားနှင့်အညီ သတင်းအချက်အလက်ကို တောင်းခံ လာပါက အခြားစာချုပ်ဝင်နိုင်ငံသည် တောင်းဆိုသောသတင်းအချက်အလက်များရရှိအောင် ဆောင်ရွက် ပြီးသော်လည်း ထိုသတင်းတောင်းခံသည့် အခြားစာချုပ်ဝင်နိုင်ငံသည် ၎င်း၏အခွန်ကိစ္စရပ်များ အလို့ငှာ ယင်းသတင်းအချက်အလက်ကို သုံးစွဲရန်လိုအပ်မည် မဟုတ်ပေ။ ဖော်ပြပါစာကြောင်းအချက် အလက်သည် စာပိုဒ် ၃ ပါကန့်သတ်ချက်များနှင့် သက်ဆိုင်သော်လည်း စာချုပ်ဝင်နိုင်ငံသည် တောင်းဆိုသော သတင်း အချက်အလက်သက်သက်ကို ၎င်း၏ပြည်တွင်းကိစ္စအကျိုးမရရှိသော်လည်း တောင်းခံသောသတင်းကို အောက်ပါကန့်သတ်ချက်များအရ ငြင်းပယ်ပိုင်ခွင့်မရှိ။

၅။ စာပိုဒ် ၃ ပါ အချက်အလက်များအနေဖြင့် မည်သို့ပင်ဆိုစေကာမူ တောင်းခံသောသတင်းအချက် အလက်ကို ဘက်သော်လည်းကောင်း၊ အခြားငွေကြေးဆိုင်ရာဌာန၊ အမည်ရှင် (သို့) ပုဂ္ဂလိကကိုယ်စား လှယ် (သို့) ပုဂ္ဂိုလ်တစ်ဦး၏ ပိုင်ဆိုင်မှုအကျိုးပမာဏများနှင့် ဆက်နွှယ်သော်လည်း စာချုပ်ဝင်နိုင်ငံ တစ်ခုသည် ၎င်းထံတောင်းခံသော သတင်းအချက်အလက်များကို ငြင်းပယ်ပိုင်ခွင့်မရှိစေရ။

အပိုင်း - ၂၇

အကျိုးအမြတ်များအားတန်ဖိုးသတ်ခြင်း

၁။ ဤအပိုင်းတွင်ပြဆိုထားခြင်းမှတစ်ပါး လူပုဂ္ဂိုလ်(ပုဂ္ဂလိကတစ်ဦးတစ်ယောက်မှတစ်ပါး)သည် စာချုပ် ဝင်နိုင်ငံတစ်ခု၏ ဌာနပုဂ္ဂိုလ်ဖြစ်ပြီး အခြားစာချုပ်ဝင်နိုင်ငံမှ ဝင်ငွေရရှိသူဖြစ်လျှင် ဤစာချုပ်ပါ အကျိုးအမြတ်များအားလုံးကိုခံစားခွင့်ရှိသည် (သို့) စာပိုဒ် ၂ တွင် ပြဆိုထားသော အရည်အချင်းများဖြင့်ပြည့်ဝသော စာချုပ်ဝင်နိုင်ငံ၏ ဌာနပုဂ္ဂိုလ်များအားပေးအပ်ထားသော အကျိုးအမြတ်များကို ဤစာချုပ်ပါ အခြားအခြေ အနေများဖြင့် ပြည့်စုံသော လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ၎င်းအကျိုးအမြတ်များကို ခံစားခွင့်ရှိသည်။

၂။ စာချုပ်ဝင်နိုင်ငံတစ်ခု၏ လူပုဂ္ဂိုလ်သည် ဘဏ္ဍာရေးနှစ်တစ်နှစ်အတွက်သာလျှင် အရည်အချင်း ပြည့်စုံသော ပုဂ္ဂိုလ်တစ်ဦး အဖြစ် ၎င်းသည်

(က) အစိုးရဌာနဆိုင်ရာ (သို့)

(ခ) စာချုပ်ဝင်နိုင်ငံများတစ်ခုခုတွင် ဖွဲ့စည်းထားသော ကုမ္ပဏီတစ်ရပ်ဖြစ်ခဲ့လျှင် -

(၁) ဤအပိုင်း၏ စာပိုဒ် ၅ တွင်ပြဆိုထားသော အသိအမှတ်ပြုစတော့စ်လဲလှယ်ရာဌာ တွင် အဓိကအဆင့်အတန်းရှိသော ရှယ်ယာများစာရင်းတွင် ပါရှိရမည်ဖြစ်ပြီး အသိအမှတ်ပြု စတော့စ်လဲလှယ်ရာဌာနများတွင် ပုံမှန်ရောင်းဝယ်မှုပြုနေရမည်။ (သို့)

(၂) စာချုပ်ဝင်နိုင်ငံတစ်ခုခု၏ တစ်ဦးဦး (သို့) တစ်ဦးထက်ပိုမိုသော ပုဂ္ဂလိကဌာနများသည် ယင်းကုမ္ပဏီ၏ ပျမ်းမျှပေးပိုင်ခွင့် (သို့) စာချုပ်ဝင်နိုင်ငံတစ်ခုခုတွင် အခြားပုဂ္ဂိုလ်များသည် ပျမ်းမျှပေးပိုင်ခွင့် (သို့) ရှယ်ယာတန်ဖိုးများ (သို့) အကျိုးအမြတ်များကို အနည်းဆုံး ၅၀% ကို တိုက်ရိုက်သော်လည်းကောင်း (သို့) သွယ်ဝိုက်၍သော်လည်းကောင်း ပိုင်ဆိုင်ခွင့်ရှိရမည်။ (သို့)

(ဂ) စာချုပ်ဝင်နိုင်ငံတစ်ခုခုတွင် လူတစ်ဦး (သို့) တစ်ဦးထက်ပိုမိုသော ဌာနပုဂ္ဂိုလ်များမှ အစုစပ်လုပ်ငန်းတစ်ရပ် (သို့) ပုဂ္ဂိုလ်စုများလုပ်ငန်းတစ်ရပ်၌ အနည်းဆုံး ၅၀% (သို့) ၎င်းထက်ပိုမိုသော အကျိုးအမြတ်များကို ပိုင်ဆိုင်ရမည်။ (သို့) စာချုပ်ဝင်နိုင်ငံတစ်ခုခုတွင် အခြားပုဂ္ဂိုလ်များ ရင်းနှီးစီးပွား လုပ်ငန်း လုပ်ကိုင်ကြသူများ၊ စာချုပ်ဝင်နိုင်ငံတစ်ခုခုတွင် အခြားပုဂ္ဂိုလ်များမှ ရင်းနှီးမြှုပ်နှံထား၍ စာချုပ်ဝင်နိုင်ငံတစ်ခုခုတွင် လူတစ်ဦး (သို့) တစ်ဦး ထက်ပိုမိုသောဌာနပုဂ္ဂိုလ်များသည် ပျမ်းမျှပေးပိုင်ခွင့် (သို့) ရှယ်ယာတန်ဖိုးများ (သို့) အကျိုးအမြတ်များကို အနည်းဆုံး ၅၀% ကို တိုက်ရိုက်သော်လည်းကောင်း (သို့) သွယ်ဝိုက်၍သော်လည်းကောင်း ပိုင်ဆိုင်ခွင့်ရှိရမည်။ (သို့)

(ဃ) စာချုပ်ဝင်နိုင်ငံတစ်ခုခုတွင် အကျိုးအမြတ်မယူ ဓမ္မတ္တာဖြင့်လုပ်ကိုင်လျှော့ဒါန်းရာအဖွဲ့အစည်း (သို့) အခြားအခွန်ကင်းလွတ်ခွင့် အဖွဲ့အစည်းတို့၏ အဓိကလုပ်ကိုင်ဆောင်ရွက်မှုများဖြစ်ရမည်။

အထက်ဖော်ပြထားသော ပုဂ္ဂိုလ်များအနေဖြင့် အခြေအနေပေါ်မူတည်လျက် ဤစာချုပ်ပါ အကျိုးအမြတ်များကို အကယ်၍ ထိုပုဂ္ဂိုလ်၏စုစုပေါင်းဝင်ငွေသည် စည်းကြပ်နှစ်တစ်နှစ်တွင် ၅၀%ထက် ပိုမို၍ စာချုပ်ဝင်နိုင်ငံများ၏ ဌာနပုဂ္ဂိုလ်မဟုတ်သောသူများထံသို့ တိုက်ရိုက် (သို့) သွယ်ဝိုက်ပေးရသော် လည်းကောင်း၊ ပေးရန်ရှိလျှင်သော်လည်းကောင်း၊ ထိုပေးအပ်မှုများသည် အခွန်စည်းကြပ်မှုဆောင်ရွက်ရာ၌ ဤစာချုပ်ပါအရ ထိုသူ၏အမြတ်တမ်းဌာနနိုင်ငံတွင် နုတ်ပယ်ပေးရန်သက်ဆိုင်ခြင်းမရှိစေရ။

စာချုပ်ဝင်နိုင်ငံတစ်ခုခုတွင် အမြတ်တမ်းလုပ်ငန်းတည်ရှိရာ ဘဏ်နှင့် ဆက်စပ်၍ သာမန်စီးပွားရေး လုပ်ငန်းတစ်ရပ်တွင် ဝန်ဆောင်မှုများ (သို့) ဆက်စပ်ပစ္စည်းများ (သို့) ငွေပေးချေမှုများကို ဘဏ်တစ်ခု၏ စီးပွားရေးဆိုင်ရာ ပေးရန်တာဝန်ရှိခဲ့သည်ကို တစ်ဆင့်ခံပေးအပ်ခြင်း ဘဏ်တစ်ခုမှ လွှဲပြောင်းပေးအပ်ခြင်း၊ တို့ပါဝင်ပတ်သက်မှုမရှိစေရ။

၃။ စာချုပ်ဝင်နိုင်ငံတစ်ခု၏ ဌာနပုဂ္ဂိုလ်အား စာပိုဒ် ၁ နှင့် ၂ ပါ အချက်အလက်များကို အသုံးပြုခြင်း မပြုစေရ။ စာချုပ်ဝင်နိုင်ငံတစ်ခုတွင် ဌာနပုဂ္ဂိုလ်အနေဖြင့် စီးပွားရေးလုပ်ငန်းတစ်ရပ်ကို ထိရောက်စွာ ဆောင်ရွက်လျှင် ပစ္စည်းတစ်မျိုး၊ လုပ်ငန်းတစ်ရပ်မှဝင်ငွေကို အခြားစာချုပ်ဝင်နိုင်ငံမှရရှိခဲ့လျှင် ဤစာချုပ်ပါ အကျိုးအမြတ်များကို ခံစားခွင့်ရှိသည်။ သို့သော် ထိုဝင်ငွေသည် အခြားစာချုပ်ဝင်နိုင်ငံမှ ၎င်း၏စီးပွားရေး လုပ်ငန်းနှင့် ဆက်နွှယ်၍ (သို့) တိုက်ရိုက်ပတ်သက်၍ ရရှိသည့်ဝင်ငွေဖြစ်၍ ထိုဌာနပုဂ္ဂိုလ်သည် ဤစာချုပ်ပါ အခြားအချက်အလက်များကို ပြည့်စုံကျေနပ်စေလျှင် ဤအကျိုးအမြတ်များကို ရရှိခံစားခွင့် ရှိစေမည်။

၄။ စာချုပ်ဝင်နိုင်ငံတစ်ခု၏ ဌာနပုဂ္ဂိုလ်သည် ဤစာချုပ်ပါ အကျိုးအမြတ်များကို ရရှိခံစားခွင့်ကို အခြားစာချုပ်ဝင်နိုင်ငံတစ်ခု၏ လုပ်ငိုင်းခွင့် အခွင့်အာဏာရှိသူမှ ထိုသူ၏ လုပ်ငန်းဌာန (သို့) ပိုင်ဆိုင်ရရှိမှု (သို့) ထိန်းသိမ်းထားရှိမှုနှင့် ၎င်း၏ဆောင်ရွက်လုပ်ကိုင်မှုများအနေဖြင့် ဤစာချုပ်ပါ အကျိုးအမြတ်များ ရရှိစေရန်သာ အဓိကရည်ရွယ်ချက်မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့လျှင် ရရှိခံစားခွင့်ရှိသည်။

၅။ “ အသိအမှတ်ပြု စတော့စ်လဲလှယ်ရာဌာန ” ဆိုသည်မှာ ဤစာချုပ်ပါအလိုငှာ

(က) A နိုင်ငံတွင်

(ခ) B နိုင်ငံတွင် နှင့်

(ဂ) ဤစာချုပ်ပါ ကိစ္စများအလိုငှာ ရည်ရွယ်၍သက်ဆိုင်ရာ “ အခွင့်အာဏာလုပ်ပိုင်ခွင့်ရှိ သူများ ” မှ သဘောတူညီ အသိအမှတ်ပြုသော မည်သည့်စတော့စ်လဲလှယ်ရာဌာနကို ဆိုလိုသည်။

၆။ အထက်ပါ စာပိုဒ် ၂ မှ ၅ အထိ မည်သို့ပင်ဆိုစေကာမူ မည်သည့်ပုဂ္ဂိုလ်မဆို ၎င်း၏လုပ်ငန်း ဆောင်တာများကို ဤစာချုပ်ပါ ရည်ညွှန်းအခွန်များ တိမ်းရှောင်မှုကို အဓိက (သို့) အချက်တစ်ရပ်အနေဖြင့် ရည်ရွယ်၍ စီစဉ်ဆောင်ရွက်သည့်အနေအထားဖြစ်ခဲ့လျှင် ဤစာချုပ်ပါ အကျိုးအမြတ်များကို သက်ဆိုင် ခံစားခွင့်မရှိစေရ။

အပိုင်း - ၂၈

သံတမန်အဖွဲ့ဝင်များနှင့်ကောင်စစ်ဝန်ဆိုင်ရာ တာဝန်ထမ်းဆောင်သူများ

၁။ နိုင်ငံတကာဥပဒေ၏ အထွေထွေစည်းမျဉ်းများအရလည်းကောင်း (သို့) အထူးသဘောတူညီချက် ပါအချက်အလက်များအရလည်းကောင်း၊ သံတမန်အဖွဲ့ဝင်များနှင့် ကောင်စစ်ဆိုင်ရာ၊ ရာထူးတာဝန်ထမ်း ဆောင်သူများ၏ ဘဏ္ဍာငွေကြေးဆိုင်ရာ အခွင့်အရေးများကို ဤစာချုပ်ပါ အချက်အလက်များအနေဖြင့် မည်သည့်နည်းနှင့်မျှ အကျိုးသက်ရောက်ခြင်း မရှိစေရ။

အပိုင်း - ၂၉

စာချုပ်အတည်ဖြစ်ခြင်း

၁။ စာချုပ်ဝင်နိုင်ငံများအချင်းချင်း သံတမန်နည်းလမ်းများအရ သက်ဆိုင်ရာဥပဒေများမှ လိုအပ်သော လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ပြီးစီးအောင်ဆောင်ရွက်ပြီးလျှင် ဤစာချုပ်အတည်ဖြစ်စေရန် စာဖြင့်အပြန် အလှန်အကြောင်းကြားရမည်။

၂။ ဤစာပိုဒ် ၁ ပါ ပြန်တမ်းထုတ်ပြန်သည့် ရက်စွဲ၏နောက်တစ်ရက်တွင် ဤစာချုပ်အတည်ဖြစ်စေ ရမည်။

၃။ ဤစာချုပ်ပါ အချက်အလက်များ အကျိုးသက်ရောက်စေရမည်

(က) မြန်မာနိုင်ငံတွင်

(၁) ပင်ရင်းမှ နုတ်ယူထားသည့် အခွန်ငွေများနှင့်စပ်လျဉ်း၍ ဤသဘောတူစာချုပ် အတည်ဖြစ်သည့် ဘဏ္ဍာရေးနှစ် ကုန်ဆုံးပြီးနောက် တစ်ဆက်တည်းဖြစ်သော ဘဏ္ဍာရေးနှစ်စသည် ဧပြီလ ၁ ရက်နေ့ (သို့) ယင်းနောက်ပိုင်းတွင် ရရှိသည့် ဝင်ငွေ

(၂) ဝင်ငွေအပေါ်ကောက်ခံသည့်အခြားအခွန်များနှင့် စပ်လျဉ်း၍ မည်သည့်ဘဏ္ဍာရေးနှစ်အတွက်မဆို ကျသင့်သည့်အခွန်ငွေများကို ဘဏ္ဍာရေးနှစ်စတင်သည့်နေ့ (သို့) နောက်တစ်ဆက်တည်းဖြစ်သော ဘဏ္ဍာရေးနှစ်၏ ဧပြီလ ၁ ရက်နေ့၏ နောက်တစ်ဆက်တည်းနှစ်တွင် ဤစာချုပ် အတည်ဖြစ်၍ စည်းကြပ်ကောက်ခံ ရမည်နှင့်

(ခ) အိန္ဒိယနိုင်ငံတွင် မည်သည့်ဘဏ္ဍာရေးနှစ် စတင်သည့်နေ့ (သို့) ဤစာချုပ်အတည်ဖြစ်သည့်နေ့၏ နောက်တစ်ဆက်တည်း ပြက္ခဒိန်နှစ်၏ ဧပြီလ ၁ ရက်နေ့တွင် မည်သည့် ဘဏ္ဍာရေးနှစ်တွင်မဆို ရရှိသောဝင်ငွေများနှင့် သက်ဆိုင်စေရမည်။

စာချုပ်ဝင်နိုင်ငံတစ်ခုမှ ရပ်စဲခြင်းပြုမီအထိ ဤစာချုပ်သည် အကျိုးအာဏာသက်ရောက်နေမည်။ စာချုပ်ဝင်နိုင်ငံတစ်ရပ်သည် သံတမန်နည်းလမ်းများအရ ဤစာချုပ်အတည်ဖြစ်သည့်နေ့မှစ၍ ၅ နှစ် တာကာလကုန်ဆုံးပြီးနောက် မည်သည့်ပြက္ခဒိန်နှစ်မကုန်ဆုံးမီ အနည်းဆုံး ၆ လ အတောအတွင်း ရပ်ဆိုင်း ကြောင်း အကြောင်းကြားအသိပေးရမည်။ ဤအခြေအနေတွင် ဤစာချုပ်အကျိုးသက်ရောက်မှု ရပ်ဆိုင်းစေ ရမည် -

(က) မြန်မာနိုင်ငံတွင် -

(၁) ပင်ရင်းမှနှုတ်ယူထားသည့် ဝင်ငွေနှင့်စပ်လျဉ်း၍ နို့တစ်စာပေးသည့်နှစ်ကုန်ဆုံးပြီး တစ်ဆက်တည်းဖြစ်သော ဘဏ္ဍာရေးနှစ် ဧပြီလ ၁ ရက်နေ့ သို့မဟုတ် ယင်းနေ့နောက်ပိုင်းရရှိသည့်ဝင်ငွေ၊

(၂) ဝင်ငွေအပေါ် ကောက်ခံသည့်အခွန်များနှင့်စပ်လျဉ်း၍ နို့တစ်စာပေးသည့်နှစ်နှင့် တစ်ဆက်တည်းဖြစ်သော နောက်ဘဏ္ဍာရေးနှစ် ဧပြီလ ၁ ရက်နေ့ သို့မဟုတ် ယင်းနေ့နောက် မည်သည့်ဘဏ္ဍာရေးနှစ်အတွက်ဖြစ်စေ စည်းကြပ်ရန်ဝင်ငွေများ၊

(ခ) အိန္ဒိယနိုင်ငံတွင် ဝင်ငွေရရှိမှုနှင့် စပ်လျဉ်း၍ မည်သည့် ဘဏ္ဍာရေးနှစ်တွင်မဆို (သို့) တစ်ဆက်တည်းဖြစ်သော ပြက္ခဒိန်နှစ်၏ ဧပြီလ ၁ ရက်နေ့ သို့မဟုတ် ယင်းနေ့နောက်ပိုင်းရသည့်ဝင်ငွေနှင့် သက်ဆိုင်၍ နို့တစ်စာပေးပို့ရမည်။

သက်သေများရှေ့မှောက်တွင် အခွင့်အာဏာပေးထားခြင်းခံရသူများမှ အောက်တွင် ဤစာချုပ်အား လက်မှတ်ရေးထိုးပါသည်။

သုံးစုံပြုလုပ်၍ ဧပြီလ (၂) ရက်နေ့ ၂၀၀၈ ခုနှစ် တစ်ခုချင်း မြန်မာ၊ ဟင်ဒီ နှင့် အင်္ဂလိပ်ဘာသာရပ်များ၊ စကားရပ်များ အားလုံးသည် အညီအမျှ အစစ်အမှန် ဖြစ်သည်။ အကယ်၍ ဘာသာပြန် အတိမ်းအစောင်းရှိခဲ့လျှင် အင်္ဂလိပ်ဘာသာစကားရပ်သာလျှင် အတည်ဖြစ် လွှမ်းမိုးသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်

အစိုးရအတွက်

အိန္ဒိယသမ္မတနိုင်ငံတော်

အစိုးရအတွက်

(ကြည်သိန်း)

အိန္ဒိယနိုင်ငံဆိုင်ရာ

ပြည်ထောင်စုမြန်မာနိုင်ငံတော်သံအမတ်ကြီး

(ပီ၊ ကေ၊ မီရှရာ)

ဥက္ကဋ္ဌ

တိုက်ရိုက်အခွန်ငွေဟိုအဖွဲ့

အခွန်ဦးစီးဌာန

ဘဏ္ဍာရေးဝန်ကြီးဌာန

စာချုပ်နောက်ဆက်တွဲ

ဤနေ့၊ ဤအချိန်အခါတွင် ဤစာချုပ်အားအပြီးသတ် လက်မှတ်ရေးထိုးကြပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့အကြား ဝင်ငွေအပေါ် အခွန်နှစ်ထပ်ကွမ်းမကျသင့် စေရန်ရောင်းချရေးနှင့် ဝင်ငွေအပေါ် တွင်အခွန်ဆောင်ခြင်းနှင့်စပ်လျဉ်း၍ ရောင်းတိမ်းမှုအားကာကွယ် တားဆီးရေး သဘောတူစာချုပ်ကို ချုပ်ဆိုကြသည်။ အောက်တွင်လက်မှတ်ရေးထိုးကြသူများအား အောက်ဖော်ပြပါ အချက်အလက်များကို ဤစာချုပ်ပါ လိုအပ်သည့်အစိတ်အပိုင်းတစ်ရပ်အဖြစ် သဘောတူညီကြပါသည်။

၁။ အပိုဒ် ၅ ဇာပိုဒ် ၃ (က) တွင်ပါရှိသော စည်းကမ်းသတ်ကာလကို သတ်မှတ်ရန်အလို့ငှာ ဆောက်လုပ်ရေးဆောင်ရွက်ချက် စတင်သည့်နေ့မှစ၍ ၂၇၀ ရက် အဖြစ် တွက်ချက်ရန်၊ ပြင်ဆင် ဆောင်ရွက်ချိန်ကာလ သက်သက်ကို ထည့်သွင်းစဉ်းစားပါ။

၂။ အပိုဒ် ၇ ကိုအကြောင်းပြု၍ စာချုပ်ဝင်နိုင်ငံတစ်ခု၏ စီးပွားရေးလုပ်ငန်းတစ်ရပ်သည် အခြားစာချုပ် ဝင်နိုင်ငံတွင် အမြဲတမ်းတည်ရာလုပ်ငန်းဌာနမှတစ်ဆင့် ကုန်ပစ္စည်းများရောင်းချခြင်း (သို့) ကုန်သွယ်မှု လုပ်ငန်းတစ်ရပ်ကို ဆောင်ရွက်၍ ၎င်းစီးပွားရေးလုပ်ငန်းမှ ရရှိသောစုစုပေါင်းဝင်ငွေပေါ်မှ အမြတ်ငွေကို မစဉ်းစားဘဲ၊ ထိုအမြတ်ငွေလုပ်ငန်းတည်ရာဌာန၏ ရောင်းချမှု (သို့) စီးပွားရေး အမှန်တကယ် လုပ်ဆောင် သည့်ဝင်ငွေပေါ်တွင်သာ အခြေခံမည်။ အထူးသဖြင့် ကန်ထရိုက်များနှင့်ပတ်သက်၍ လေ့လာခြင်း၊ ပေးသွင်းခြင်း၊ စက်မှု၊ ကုန်သွယ်မှု (သို့) သိပ္ပံပစ္စည်း (သို့) ပရဝဏ်များ (သို့) ပြည်သူနှင့်ဆိုင်သော လုပ်ငန်းရပ်များကိုထူထောင်ခြင်း (သို့) တည်ဆောက်ခြင်းတို့ကို ၎င်းစီးပွားရေးလုပ်ငန်းမှ အမြတ်ငွေလုပ်ငန်းတည်ရာဌာနမှတစ်ဆင့် လုပ်ဆောင်ခဲ့လျှင် ထိုအမြတ်ငွေလုပ်ငန်းတည်ရာဌာန၏ ကန်ထရိုက်လုပ်ငန်း များမှရရှိသည့် စုစုပေါင်းဝင်ငွေအပေါ်မှ အမြတ်ကိုမစဉ်းစားစေလျက် အမြဲတမ်းလုပ်ငန်းတည်ရာဌာန ရှိသောနိုင်ငံတွင် အမှန်တကယ်ပြုလုပ်သော ကန်ထရိုက်အစိတ်အပိုင်းအပေါ်မှသာ အခြေခံရမည်။ ၎င်း ကန်ထရိုက်လုပ်ငန်း၏အစိတ်အပိုင်းနှင့် ဆက်နွှယ်၍ရရှိသော အမြတ်ငွေများအပေါ် သို့ရာတွင် ၎င်းလုပ်ငန်းဌာန၏ ခွဲချိတ်တည်ရှိရာနိုင်ငံတွင်သာ စည်းကြပ်မှုခံယူရမည်ဖြစ်ပြီး ထိုလုပ်ငန်းသည်အမြတ်ငွေ ဌာန လည်းထိုနိုင်ငံတွင် ဖြစ်ရမည်။

၃။ စာချုပ်ဝင်နိုင်ငံ နှစ်ခုအနေဖြင့် နားလည်သဘောပေါက်ကြသည်မှာ ဤစာချုပ်ပါအချက်အလက်များ ကို စာချုပ်အတည်ဖြစ်သည့် ရက်မှစ၍ နောက်(၄)နှစ်ကြာသည့်အချိန်တွင် အပိုဒ်တစ်ရပ်ဖြစ်သော “ကျွမ်းကျင်မှုဆိုင်ရာ ဝန်ဆောင်မှုများပေါ်မှရရှိသည့် အခကြေးငွေများ” ကို ဤစာချုပ်ပါ မူဘောင်အတွင်း အပိုဒ်တစ်ရပ်အနေဖြင့် ထည့်သွင်းစဉ်းစားမည်။

၄။ စာချုပ်ဝင်နိုင်ငံ နှစ်ခုအနေနှင့် နားလည်သဘောပေါက်ကြသည်မှာ ဤသဘောတူစာချုပ်ပါ အပိုဒ် ၈ ကို စာချုပ်အတည်ဖြစ်သည့်ရက်မှစ၍ နောက် (၄)နှစ်ကြာသည့်အချိန်တွင် ပြန်လည်စိစစ်ဆောင်ရွက်မည်။

၅။ စာချုပ်ဝင်တစ်နိုင်ငံ၏ပြည်တွင်းဥပဒေသည် အခြားစာချုပ်ဝင်နိုင်ငံ၏ ဌာနေအတွက် ဤစာချုပ်ပါ အချက်အလက်များထက် ပိုမိုအကျိုးရှိစေလျှင်၊ ပထမဖော်ပြပါစာချုပ်ဝင်နိုင်ငံ၏ ပြည်တွင်းဥပဒေပါ အချက် အလက်များသည် ၎င်းဌာနေအတွက် ပိုမိုအကျိုးရှိစေသည်အထိသာ လိုက်နာဆောင်ရွက်စေရန်ဖြစ်သည်။

၆။ မြန်မာနိုင်ငံသည် ယင်း၏ပြည်တွင်းဥပဒေတွင် အခွန်ငွေများကောက်ခံခြင်း၌ ကူညီဆောင်ရွက်ရန် နှင့်စပ်လျဉ်း၍ အချက်တစ်ရပ်အဖြစ် ထည့်သွင်းသည့်အချိန်တွင် အခြားစာချုပ်ဝင်သူများ (သို့မဟုတ်) အခြားစာချုပ်ဝင်တစ်ဦးဦးသို့ ဤအခွန်ကောက်ခံခြင်းတွင် အကူအညီပေးရန် ဖြည့်စွက်သည်ရှိသော် စာချုပ် ဝင်နှစ်နိုင်ငံလုံး၏ သက်ဆိုင်ရာတာဝန်ရှိအာဏာပိုင်များသည် အချင်းချင်းအခွန်ငွေများ ကောက်ခံခြင်း အကူအညီကို ဆက်စပ်ဆောင်ရွက်ပေးကြရမည်။

သက်သေများရှေ့မှောက်တွင် သက်ဆိုင်ရာနိုင်ငံတော်အစိုးရများမှ တရားဝင်အခွင့်အာဏာအပ်နှင်း ထားသည့်သူများမှ ဤနောက်ဆက်တွဲစာချုပ် သဘောတူညီချက်စာချုပ်အား အောက်တွင် လက်မှတ်ရေးထိုးပါသည်။

သုံးစုံပြုလုပ်၍ ဧပြီလ (၂) ရက်နေ့၊ ၂၀၀၈ ခုနှစ် တစ်ခုချင်း မြန်မာ၊ ဟင်ဒီ နှင့် အင်္ဂလိပ်ဘာသာရပ်များ၊ စကားရပ်များ အားလုံးသည် အညီအမျှ အစစ်အမှန် ဖြစ်သည်။ အကယ်၍ ဘာသာပြန် အတိမ်းအစောင်းရှိခဲ့လျှင် အင်္ဂလိပ်ဘာသာစကားရပ်သာလျှင် အတည်ဖြစ် လွှမ်းမိုးသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်
အစိုးရအတွက်

အိန္ဒိယသမ္မတနိုင်ငံတော်
အစိုးရအတွက်

(ကြည်သိန်း)
အိန္ဒိယနိုင်ငံဆိုင်ရာ
ပြည်ထောင်စုမြန်မာနိုင်ငံတော်သံအမတ်ကြီး

(ပီ၊ ကေ၊ မိရှရာ)
ဥက္ကဋ္ဌ
တိုက်ရိုက်အခွန်ဗဟိုအဖွဲ့
အခွန်ဦးစီးဌာန
ဘဏ္ဍာရေးဝန်ကြီးဌာန